

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (မူကြမ်း)

(၂၀၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)

 ၁၃၇၇ ခုနှစ်၊ လ ရက်
(၂၀၁၅ ခုနှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

- (က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကိုဆိုသည်။
- (ခ) ကော်မရှင် ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကို ဆိုလိုသည်။
- (ဂ) ပြည်ထောင်စုအစိုးရ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြည်ထောင်စု အစိုးရကို ဆိုသည်။
- (ဃ) အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့အပါအဝင် အဖွဲ့ဝင်တစ်ဦးဦးကို ဆိုသည်။
- (င) ကော်မရှင်ရုံး ဆိုသည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရုံးလုပ်ငန်းများ ကို ဆောင်ရွက်ရန် တည်ထောင်ထားသောရုံးကို ဆိုသည်။
- (စ) အတွင်းရေးမှူး ဆိုသည်မှာ ကော်မရှင်ရုံး အကြီးအမှူးဖြစ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးကို ဆိုသည်။
- (ဆ) အဆိုပြုချက် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ကော်မရှင်၏ အတည်ပြုချက် ရရှိရန် ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၄၇ တွင် ဖော်ပြထားသည့် စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၊ ပဋိညာဋ် စာချုပ် (မူကြမ်း)၊ ငွေရေးကြေးရေးဆိုင်ရာ အထောက်အထားများ၊ ကုမ္ပဏီဆိုင်ရာ အထောက်အထားများနှင့်အတူ တင်ပြသော လျှောက်လွှာကို ဆိုသည်။

- (ဇ) **ခွင့်ပြုမိန့်** ဆိုသည်မှာ ဤဥပဒေပါ ပုဒ်မ ၄၇ တွင် ဖော်ပြထားသည့် စီးပွားရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တင်ပြသော အဆိုပြုချက် နှင့်စပ်လျဉ်း၍ ကော်မရှင်မှ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုကြောင်း ကော်မရှင်မှ ထုတ်ပေးသော ခွင့်ပြုမိန့်ကို ဆိုသည်။
- (ဈ) **အတည်ပြုမိန့်** ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၄၅ (ခ) အရ ကော်မရှင်၏ ခွင့်ပြုမိန့်ရယူရန် မလိုအပ်သော်လည်း ပုဒ်မ ၆၄ မြေအသုံးပြုခွင့်နှင့် ပုဒ်မ ၇၆ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအရ အကျိုးခံစားခွင့် ရနိုင်ရန်အလို့ငှာ ရင်းနှီးမြှုပ်နှံသူမှ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများအရ ထုတ်ပြန်သော သတ်မှတ် ပုံစံဖြင့် ကော်မရှင်သို့ တင်ပြလာသည့်အခါ ကော်မရှင်မှ ထုတ်ပေးသော အမိန့်ကို ဆိုသည်။
- (ည) **ရန်ပုံငွေ** ဆိုသည်မှာ ဤဥပဒေအရ ထူထောင်ထားသော ကော်မရှင်၏ ရန်ပုံငွေကို ဆိုသည်။
- (ဋ) **ပြည်တွင်းရင်းနှီးမြှုပ်နှံသူ** ဆိုသည်မှာ မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံတော် အတွင်း အမြဲတမ်းနေထိုင်ခွင့်ရသူကို ဆိုသည်။ ဤဥပဒေအလို့ငှာ ယင်းစကားရပ် တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ အရ နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ် ထားသည့် ကုမ္ပဏီရုံးခွဲ၊ အစုစပ် လုပ်ငန်း တို့မှတစ်ပါး နိုင်ငံတော်မှ ပြဌာန်းထား သည့် ဥပဒေများနှင့်အညီ ဖွဲ့စည်း ထားသော စီးပွားရေး အဖွဲ့အစည်းများလည်း ပါဝင်သည်။
- (ဌ) **နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ** ဆိုသည်မှာ မြန်မာနိုင်ငံသား မဟုတ်သူ သို့မဟုတ် နိုင်ငံတော်အတွင်း အမြဲတမ်းနေထိုင်ခွင့်ရသူ မဟုတ်သူကိုဆိုသည်။ ဤဥပဒေ အလို့ငှာ ယင်းစကားရပ်တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ မြန်မာ ကုမ္ပဏီအဖြစ် သတ်မှတ်ထားသည့် ကုမ္ပဏီမှ တစ်ပါး နိုင်ငံတစ်နိုင်ငံမှ ပြဌာန်းထား သည့် ဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော စီးပွားရေး အဖွဲ့အစည်းများလည်း ပါဝင်သည်။
- (ဍ) **ရင်းနှီးမြှုပ်နှံသူ** ဆိုသည်မှာ နိုင်ငံတော်၏ နယ်နိမိတ်အတွင်း တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူ သို့မဟုတ် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူကို ဆိုသည်။
- (ဎ) **ရင်းနှီးမြှုပ်နှံမှု** ဆိုသည်မှာ မတည်ငွေရင်း သို့မဟုတ် အခြားအရင်းအမြစ်များ၊ အကျိုးအမြတ် သို့မဟုတ် အမြတ်အစွန်းရရှိနိုင်မှု သို့မဟုတ် စွန့်စားရမှု ဆောင်ရွက် ချက်များ အပါအဝင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အသွင်သဏ္ဍာန်ရှိပြီး ရင်းနှီးမြှုပ်နှံသူ

တစ်ဦးက ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် မည်သည့် ပိုင်ဆိုင်ပစ္စည်းကိုမဆို ဆိုသည်။

- (က) တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံတော် အတွင်းရှိ ဥပဒေတစ်ခုခုအရ လုပ်ကိုင်သော လုပ်ငန်းတစ်ခုခုမှ ထုတ်ဝေသော ငွေချေးစာရွက်စာတမ်းများ သို့မဟုတ် ငွေကြေးထည့်ဝင်မှုမှအပ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ပြည်တွင်းရင်းနှီးမြှုပ်နှံသူ သို့မဟုတ် နိုင်ငံခြား သို့မဟုတ် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူအဖွဲ့က လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသည့် မည်သည့် ရင်းနှီးမြှုပ်နှံမှုကိုမဆို ဆိုသည်။ ရင်းနှီးမြှုပ်နှံမှုဆိုသည့် စကားရပ်တွင် ထိန်းချုပ်ခွင့် သို့မဟုတ် လွှမ်းမိုးခွင့် လုပ်ငန်းစီမံခန့်ခွဲခြင်းတို့ပါဝင်ပါသည်။
- (ခ) “ငွေချေးစာချုပ်စာတမ်း” ဆိုသည်မှာ နိုင်ငံတော်ရှိ အခြား ဥပဒေများအရ မည်သည့် စီးပွားရေးလုပ်ငန်းမှမဆို ထုတ်ပေးသော ငွေချေးစာချုပ်စာတမ်းများ၊ ကုန်သွယ်မှု ပြုလုပ်နိုင်သော မတည်ရင်းနှီးငွေများကို ဆိုသည်။
- (ဂ) ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတစ်ဦးက နိုင်ငံတော်အတွင်း ပြုလုပ်သည့် မည်သည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ဆိုသည်။
- (ဃ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းတွင် ပြုလုပ်သည့် မည်သည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ဆိုသည်။
- (င) လုပ်ငန်း ဆိုသည်မှာ ကော်ပိုရေးရှင်း၊ ရန်ပုံငွေအဖွဲ့၊ အစုစပ်၊ တစ်ဦးတည်းပိုင်၊ ဖက်စပ်၊ အသင်း အဖွဲ့ သို့မဟုတ် အလားတူ အဖွဲ့အစည်း၊ လုပ်ငန်းတစ်ခု၏ ရုံးခွဲအပါအဝင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ တရားဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကို ဆိုသည်။
- (စ) လွတ်လပ်စွာအသုံးပြုနိုင်သည့်ငွေကြေး ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့ (International Monetary Fund - IMF)၏ သဘောတူညီချက်စာချုပ် အပိုဒ် ၃၀(စ) နှင့် ၎င်းကို ပြင်ဆင်သော ပြင်ဆင်ချက်တွင် အဓိပ္ပါယ် ဖွင့်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာ ငွေပေး ချေမှုများ အတွက် လွှဲပြောင်းပေးခြင်းများ နှင့် ငွေကြေးဈေးကွက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ခြင်း ပြုလုပ်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ သုံးစွဲလျက်ရှိသော ငွေကြေးကို ဆိုသည်။

- (၁) **အစိုးရအဖွဲ့အစည်းများ** ဆိုသည်မှာ ပြည်ထောင်စုအစိုးရ သို့မဟုတ် နေပြည်တော် ကောင်စီ သို့မဟုတ် ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရ သို့မဟုတ် ဒေသအာဏာပိုင် နှင့် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ ဦးစီးဌာနများ၊ ရုံး၊ အေဂျင်စီ၊ အာဏာပိုင်၊ ကော်မရှင်၊ ကော်မတီ၊ ဘုတ်အဖွဲ့၊ ကောင်စီ သို့မဟုတ် အဖွဲ့ကို ဆိုသည်။
- (၂) **ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ** ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတွက် ကော်မရှင်သို့လျှောက်ထားသည့်အခါ ကော်မရှင်က ဤဥပဒေပါ ပြဌာန်းချက်နှင့်အညီ စိစစ်ခွင့်ပြုနိုင်သည့် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့် များကို ဆိုသည်။
- (၃) **ဆောင်ရွက်ချက်များ** ဆိုသည်မှာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများက ဖြစ်စေ၊ ယင်းတို့က အခွင့်အာဏာ အပ်နှင်းထားသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကဖြစ်စေ ချမှတ်ထားသော သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက် နေသော ဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆုံးဖြတ် ချက်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ သို့မဟုတ် အလေ့အထ များစသည်တို့ကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင် နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်၊
- (ခ) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကာအကွယ် ပေးရန်၊
- (ဂ) တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန်
- (ဃ) ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊
- (င) လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊

- (စ) နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊
- (ဆ) အခြေခံ အဆောက်အအုံများ အပါအဝင် ပညာရပ်နယ်ပယ် အသီးသီးနှင့် နိုင်ငံတော် တစ်ဝန်းလုံး၌ ဖွံ့ဖြိုးတိုးတက်စေရန်၊
- (ဇ) နိုင်ငံသားများ နိုင်ငံတကာ အသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင် ဆောင်ရွက်နိုင် စေရန်၊
- (ဈ) နိုင်ငံတကာစံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ ပေါ်ထွန်းလာစေရန်၊

အခန်း(၃)

ဥပဒေ၏အကျုံးဝင်မှုနယ်ပယ်

၄။ ဤဥပဒေသည် နိုင်ငံတော်၏ နယ်နိမိတ်အတွင်း ဤဥပဒေ စတင်အတည်ပြု ပြဋ္ဌာန်းသည့် နေ့တွင် လက်ရှိလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် သို့မဟုတ် ဤဥပဒေ ပြဋ္ဌာန်းပြီးနောက် အသစ် ဖွဲ့စည်းတည်ထောင်လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှုများအားလုံးနှင့် အကျုံးဝင် သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေ အာဏာမသက်ဝင်ခင်က ဖြစ်ပွားလျက်ရှိသည့် တည်ဆဲရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အငြင်းပွားမှုများ သို့မဟုတ် ရပ်ဆိုင်းထားသည့် ကိစ္စရပ်များသည် ဤဥပဒေနှင့် အကျုံးဝင် သက်ဆိုင်မှု မရှိစေရ။

၅။ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက ချမှတ်ထားသော သို့မဟုတ် ထိန်းသိမ်းထားသော မည်သည့် တည်ဆဲ ဆောင်ရွက်ချက်များမဆို ဤဥပဒေနှင့် သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေ၏ ပုဒ်မ ၉၆ နှင့် ၉၇ ပါ ပြဋ္ဌာန်းချက်များအတွက် ပြုလုပ်သော ဆောင်ရွက်ချက်ဖြစ်ပါက မူလကအတည်ပြုခဲ့ပြီး ဖြစ်စေကာမူ ဤဥပဒေနှင့် အကျုံးဝင်သက်ဆိုင်မှု မရှိစေရ။

အခန်း(၄)

ကော်မရှင်ဖွဲ့စည်းခြင်း၊ အဆင့်အတန်းနှင့် ရပိုင်ခွင့်များ

- ၆။ ပြည်ထောင်စု အစိုးရအဖွဲ့သည်-
 - (က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အဖွဲ့ဝင် အနည်းဆုံး (၉) ဦးနှင့် အထက် “မ” ဂဏန်းအရေအတွက်ဖြင့် ဖွဲ့စည်း တည်ထောင် ရမည်။
 - (ခ) ကော်မရှင်အား ရေရှည်တည်တံ့ပြီး လွတ်လပ်စွာ ရပ်တည်အုပ်ချုပ်နိုင်သည့် အဖွဲ့ အစည်းအဖြစ် ဖွဲ့စည်းတည်ထောင်ရမည်။

(ဂ) ကော်မရှင်၏ လိုအပ်သည့် အသုံးစရိတ်များအတွက် နှစ်စဉ် ဘဏ္ဍာငွေ ပြည့်ဆည်း ထောက်ပံ့ပေးရမည်။

၇။ ကော်မရှင်တွင် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်ရမည်-

(က) နိုင်ငံတော်သမ္မတက ခန့်အပ်မည့် ဥက္ကဋ္ဌတစ်ဦး၊

(ခ) သင့်လျော်သော ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ဂုဏ်သိက္ခာ သမာဓိ နှင့် ပြည့်စုံသည့် သင့်လျော်သော ပုဂ္ဂိုလ်များ ၊

(ဂ) နောင်သက်တမ်းတိုး ခန့်အပ်နိုင်သည့် အတွင်းရေးမှူး တစ်ဦး၊

၈။ ကော်မရှင်ကို ဖွဲ့စည်းရာတွင် -

(က) သင့်လျော်သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် တစ်ဦးကိုဖြစ်စေ၊ အခြားသင့်လျော် သည့် ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ကော်မရှင်ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတက ခန့် ထားရမည်။ အကယ်၍ ပြည်ထောင်စုအဆင့် မဟုတ်သည့် အခြားပုဂ္ဂိုလ်တစ်ဦး ကို ဥက္ကဋ္ဌအဖြစ် ခန့်ထားပါက ယင်းဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ် သည်။

(ခ) လိုအပ်ပါက အဖွဲ့ဝင်မဟုတ်သည့် သင့်လျော်သူ တစ်ဦးစီကို ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တွဲဘက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ခန့်အပ် တာဝန်ပေး နိုင်သည်။

(ဂ) ဥက္ကဋ္ဌမှတစ်ပါး အတွင်းရေးမှူးအပါအဝင် ကျန်အဖွဲ့ဝင်များသည် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ် သို့မဟုတ် ဒုတိယဝန်ကြီးအဆင့်ရှိသူ မဟုတ်လျှင် ၎င်းတို့အား ဒုတိယဝန်ကြီးအဆင့် သတ်မှတ်သည်။

(ဃ) ကော်မရှင်အဖွဲ့ဝင်များသည် ပုဒ်မခွဲ(က)နှင့် (ဂ) တို့နှင့်အညီ သတ်မှတ်သော အဆင့်အတန်းနှင့်လျော်ညီသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့် ရှိစေရမည်။

၉။ ကော်မရှင်အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် (၅) နှစ် ဖြစ်သည်။

၁၀။ ကော်မရှင်အဖွဲ့ဝင်များသည် တစ်ဆက်တည်း ရာထူးသက်တမ်း နှစ်ကြိမ်ထက် ပိုမို တာဝန် ထမ်းဆောင်ခြင်း မရှိစေရ။

၁၁။ ရာထူးမှ နုတ်ထွက်ခြင်း သို့မဟုတ် တာဝန်မှ ရပ်စဲခံရခြင်းမှတစ်ပါး လက်ရှိ တာဝန်ထမ်းဆောင်နေသော ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်အဖွဲ့ဝင်အသစ် ခန့်အပ်ပြီးသည့် အချိန်အထိ မိမိ၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်။

၁၂။ ကော်မရှင်ဥက္ကဋ္ဌသည် တာဝန်ထမ်းဆောင်နေစဉ် အကြောင်းတစ်ခုခုကြောင့် မိမိ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းကို နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

၁၃။ ကော်မရှင်ဥက္ကဋ္ဌမှအပ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ် အကြောင်း တစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းကို ကော်မရှင်ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတထံစာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

၁၄။ နိုင်ငံတော်သမ္မတသည် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးအား အောက်ပါအခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်ပါက တာဝန်မှရပ်စဲနိုင်သည်-

- (က) ဥပဒေအရသတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိတော့သည်အထိ ကျန်းမာရေးချို့ယွင်းခြင်း၊
- (ခ) တရားရုံးတစ်ခုခုက ပြစ်မှုကြောင်းအရ ထောင်ဒဏ်ချမှတ်ခံရခြင်း၊
- (ဂ) တရားရုံးတစ်ခုခုက လူမွဲအဖြစ် ကြေညာခံရခြင်း၊
- (ဃ) ကော်မရှင်ကချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း။

၁၅။ နိုင်ငံတော်သမ္မတသည်-

- (က) ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်စုံတစ်ရာကြောင့်ဖြစ်စေ ကော်မရှင် အဖွဲ့ဝင်နေရာ လစ်လပ်လျှင် ဤဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ အဖွဲ့ဝင်အသစ် ဖြည့်စွက်ခန့်ထားရမည်။
- (ခ) လစ်လပ်သော ရာထူးသည် ကော်မရှင်ဥက္ကဋ္ဌ ရာထူးနေရာဖြစ်ပါက အသစ် ဖြည့်စွက်ခန့်ထားခြင်း မပြုနိုင်မီအတွင်း ဒုတိယဥက္ကဋ္ဌကိုဖြစ်စေ၊ ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ခြင်းရှိပြီး ဥက္ကဋ္ဌရာထူးနှင့် ထိုက်တန်သည်ဟု ထင်မြင်ယူဆပါက ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက် မည်သည့်အဖွဲ့ဝင်ကို မဆိုဖြစ်စေ ဥက္ကဋ္ဌနေရာတွင် ယာယီ တာဝန်ပေး ခန့်အပ်နိုင်သည်။ အဆိုပါကာလအတွင်း ၎င်းကို ကော်မရှင်ဥက္ကဋ္ဌအဖြစ် ယာယီမှတ်ယူရမည်။

၁၆။ ပုဒ်မ ၉ ပါ ရာထူးသက်တမ်းနှင့်စပ်လျဉ်း၍ မည်သို့ပင်ပါရှိစေကာမူ လစ်လပ်ရာထူးတွင် ပုဒ်မ ၁၁ အရ ဖြည့်စွက်ခန့်ထားခြင်းခံရသည့် ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် ၎င်းအစားထိုးသည့် ကော်မရှင်အဖွဲ့ဝင်၏ ကျန်ရှိသည့် သက်တမ်း အတွက် သာဖြစ်ရမည်။

၁၇။ အတွင်းရေးမှူးသည် ကော်မရှင်၏ နေ့စဉ်လုပ်ငန်းတာဝန်များနှင့် ကော်မရှင်၏ ကိစ္စ အဝဝနှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန် ရှိသည်။

၁၈။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် ကော်မရှင်သို့တင်ပြလာသည့် အဆိုပြုချက်နှင့် စပ်လျဉ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးစီးပွား ပါဝင်ပတ်သက်မှုရှိနေသည် ဆိုပါက အဆိုပါ အကျိုးစီးပွားပါဝင် ပတ်သက်မှုရှိသည် ဆိုသည့်အကြောင်းကို ကော်မရှင်သို့ အတိအလင်း ထုတ်ဖော်ပြောဆိုရမည်။ အဆိုပါ ထုတ်ဖော်ပြောဆိုချက်ကို ကော်မရှင်၏ အစည်းအဝေး မှတ်တမ်း တွင် မှတ်တမ်းပြုရမည်ဖြစ်ပြီး ကော်မရှင် ဥက္ကဋ္ဌမှ အခွင့်အာဏာ ပေးအပ်ထားခြင်း မရှိလျှင် အဆိုပါ အဖွဲ့ဝင်သည် ၎င်းအဆိုပြုချက်နှင့်စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ခွင့်တွင် ပါဝင် ဆောင်ရွက်ခြင်း မရှိစေရ။

အခန်း(၅)

ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

- ၁၉။ ကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
 - (က) နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး(ရုံးဌာန/အေဂျင်စီ) အဖြစ်ဆောင်ရွက်ခြင်း၊
 - (ခ) နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများနှင့် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများအတွက် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးရန် အဓိကတာဝန်ရှိသည့် ရုံးဌာနအဖြစ် ဆောင်ရွက်ခြင်း၊
 - (ဂ) ရင်းနှီးမြှုပ်နှံသူများနှင့် ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေရေး အတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်ခြင်း၊
 - (ဃ) ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအား ရင်းနှီးမြှုပ်နှံသူများမှ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးမျှော်မှန်းချက်များ သို့မဟုတ် လိုအပ်ချက်များ လုပ်ဆောင်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒများကို အကြံပြုခြင်း၊

- (င) ကော်မရှင်ရုံး ဝန်ထမ်းများအတွက် မူဝါဒလမ်းညွှန်ချက်များ သို့မဟုတ် အကြံပြု တိုက်တွန်းချက်များကို ထုတ်ပြန်ခြင်း၊
- (စ) ပြည်ထောင်စုအစိုးရမှ ခွဲဝေပေးသည့် ရန်ပုံငွေနှင့် ကော်မရှင်၏ နှစ်စဉ် ဘတ်ဂျက်တို့ အပါအဝင် ကော်မရှင်၏ ဘဏ္ဍာရေးရာ ကိစ္စရပ်များကို စီမံခန့်ခွဲ အုပ်ချုပ်ခြင်း၊
- (ဆ) ဤဥပဒေအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အငြင်း ပွားမှု ဖြေရှင်းသည့်အဆင့်သို့ မရောက်ရှိမီ အငြင်းပွားမှုများအား စနစ်တကျ စိစစ် ခြင်း၊ အကြောင်းရင်းမြစ်ဖော်ထုတ်ခြင်း၊ တုန့်ပြန်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ နစ်နာ ဆုံးရှုံးမှုများကို ဖြေရှင်းခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်သောစနစ် တစ်ခု တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
- (ဇ) ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ အခါအားလျော်စွာ တင်ပြအစီရင်ခံခြင်း၊
- (ဈ) ကော်မရှင်က ခွင့်ပြုသောလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှု အခြေအနေများကို ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် သို့ နှစ်စဉ် တင်ပြအစီရင်ခံခြင်း၊
- (ည) တိုင်းဒေသကြီးနှင့် ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူညီချက်အရလုပ်ကိုင်ဆောင်ရွက်ခွင့်ရသောရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (ဋ) ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစေရန် လည်းကောင်း၊ အားပေး အထောက်အကူပြုရန် လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့သို့ အကြံပြု တင်ပြခြင်း၊
- (ဌ) ရင်းနှီးမြှုပ်နှံသူက အသုံးပြုခွင့် ရရှိသောမြေ၏ မြေပေါ်မြေအောက်၌ ခွင့်ပြုသည့် လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ မူလစာချုပ်တွင်မပါဝင်သော သဘာဝ သယံဇာတ ပစ္စည်းကို ဖြစ်စေ၊ ရှေးဟောင်း ဝတ္ထုပစ္စည်းကိုဖြစ်စေ တွေ့ရှိလျှင် ကော်မရှင်က ချက်ချင်းသိရှိရန်နှင့် အရေးယူနိုင်ရန် စီမံဆောင်ရွက်ခြင်း၊
- (ဍ) ရင်းနှီးမြှုပ်နှံသူက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့်

ညွှန်ကြားချက်များ၊ စာချုပ်ပါ အချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိမရှိ စိစစ်ခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိပါက လိုက်နာဆောင်ရွက်စေခြင်းနှင့် လိုက်နာဆောင်ရွက်မှု မရှိသော လုပ်ငန်းများကို ဥပဒေနှင့်အညီ အရေးယူခြင်း။

- (ဗ) ပုဒ်မ ၅၃ ပါ ကန့်သတ်ကဏ္ဍ(၄)ခု နှင့်စပ်လျဉ်း၍ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များခံစားနိုင်ရေးအတွက် လိုအပ်သောစံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်း၊ လိုအပ်ပါက ပြန်လှန်သုံးသပ်၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်း။
- (ဏ) ပြည်ထောင်စု အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

၂၀။ ဤဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလို့ငှာ ကော်မရှင်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

- (က) ကော်မရှင်သို့ ဥပဒေ ပုဒ်မ ၅၅ တွင် ပြဌာန်းထားသည့် တားမြစ်ထားသော ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန်အတွက် တင်ပြခွင့်ပြုမိန့်ရယူရန် တင်ပြလာသည့်အခါ ယင်းအဆိုပြုချက်သည် နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်သည်ဟု ယူဆပြီး တည်ဆဲဥပဒေ တစ်ရပ်ရပ်နှင့်လည်း မဆန့်ကျင် ကြောင်း စိစစ်ရရှိပါက ခွင့်ပြုမိန့်ကို ရင်းနှီးမြှုပ်နှံ သူအား ထုတ်ပေးခြင်း၊
- (ခ) ကော်မရှင်သို့ တင်ပြခွင့်ပြုမိန့် ရယူရန် မလိုအပ်သော လုပ်ငန်းတစ်ခုခုကို ရင်းနှီးမြှုပ်နှံသူက သတ်မှတ်ပုံစံဖြင့် အတည်ပြုစာ ထုတ်ပေးရန် တင်ပြလာလျှင် လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်၍ အတည်ပြုမိန့်ကို ရင်းနှီးမြှုပ်နှံသူအား ထုတ်ပေးခြင်း၊
- (ဂ) ခွင့်ပြုမိန့်သက်တမ်း သို့မဟုတ် အတည်ပြုမိန့်သက်တမ်းကို တိုးမြှင့်ပေးရန်ဖြစ်စေ၊ ပြင်ဆင်ပေးရန်ဖြစ်စေ စိစစ်၍ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
- (ဃ) လိုအပ်ပါက ရင်းနှီးမြှုပ်နှံသူထံမှ လိုအပ်သည့် အထောက်အထားများကို ဖြစ်စေ၊ အချက်အလက်များကိုဖြစ်စေ တင်ပြရန် တောင်းဆိုခြင်း၊
- (င) ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့်ရရှိရန် ကော်မရှင်သို့ အဆိုပြုတင်သွင်းသော အဆိုပြုချက် ၊ ယင်းနှင့်အတူ ပူးတွဲတင်ပြသော စာချုပ် စာတမ်း အထောက်အထားများ သို့မဟုတ် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များအတိုင်း ရင်းနှီးမြှုပ်နှံသူမှ လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ခိုင်လုံသော သက်သေခံ

အထောက်အထားများ ပေါ်ပေါက်လျှင် လုပ်ငန်းကို ဆိုင်းငံ့ထားသည်အထိ လိုအပ်သည့် အမိန့်တစ်စုံ တစ်ရာချမှတ်ခြင်း၊

- (စ) ရင်းနှီးမြုပ်နှံသူက ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခံစားခွင့်ပြုရန် တင်ပြလျှောက်ထားလာလျှင် လိုအပ်သလို စိစစ်ခွင့်ပြုပေးခြင်း၊
- (ဆ) ဤဥပဒေအရ ကော်မရှင်သည် ၎င်း၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် အလို့ငှာ သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် အခြား လိုအပ်သော အဖွဲ့အစည်းများထံမှ ကော်မရှင်၏ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည့် အကူအညီများနှင့် သတင်းအချက်အလက်များကို တောင်းခံခြင်း၊
- (ဇ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
- (ဈ) နည်းဥပဒေ ပြဋ္ဌာန်းနိုင်သည့် အခွင့်အာဏာမှလွဲ၍ ဤဥပဒေပါ သတ်မှတ်ချက်များ၊ ကန့်သတ်ချက်များ သို့မဟုတ် တားမြစ်ချက်များကို လိုက်နာလျက် သင့်တော်သည်ဟု ထင်မြင်ယူဆပါက တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို ကော်မရှင်၏ ကိုယ်စားလုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် သို့မဟုတ် အခွင့်အာဏာများကို ကျင့်သုံးရန် လွှဲအပ်နိုင်ခြင်း၊ ဤသို့လွှဲအပ်ခြင်း နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ဆောင်ရွက်သည် များကို ကော်မရှင် ကိုယ်စားဆောင်ရွက်သည်ဟု မှတ်ယူခြင်း။

၂၁။ ကော်မရှင်သည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကော်မတီများနှင့် အဖွဲ့ငယ်များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။

၂၂။ ကော်မရှင်သည် မိမိ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မရှင်ရုံးခွဲများကို လိုအပ်သလို ဖွင့်လှစ်နိုင်သည်။

၂၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များနှင့် ပြဋ္ဌာန်းချက်များကို လိုက်နာ၍ ကော်မရှင်သည် ၎င်း၏အမည်ဖြင့် အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်သည်-

- (က) သဘောတူစာချုပ်များချုပ်ဆိုခြင်း၊
- (ခ) ကော်မရှင်သည် ကိုယ်ပိုင်အမည်၊ တံဆိပ်နှင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်ရှိပြီး တရားစွဲဆိုနိုင်ခြင်းနှင့် တရားစွဲဆိုခံနိုင်ခြင်း၊

- (ဂ) ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတို့ကို ရယူခြင်း၊ ကိုင်ဆောင်ထားခြင်း၊ ထိန်းသိမ်းထားခြင်းနှင့် အကျိုးခံစားခြင်း၊
- (ဃ) ဤဥပဒေအရ ပေးအပ်ထားသော လုပ်ငန်းလုပ်ဆောင်နိုင်ရေးအတွက် အခြား လိုအပ်သည့် စီမံဆောင်ရွက်မှုများကို ပြုလုပ်ဆောင်ရွက်ခြင်း၊

၂၄။ ပုဒ်မ ၂၃ ပါ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကော်မရှင်သည် ဤဥပဒေအရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်အတွင်း ၎င်း၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက်သာ ကျင့်သုံးရမည်။ ကော်မရှင်သည် ၎င်း၏လုပ်ပိုင်ခွင့်များကို ကိုယ်ကျိုး စီးပွားအတွက် ရည်ရွယ်၍ ကျင့်သုံးခြင်း မပြုရ။

အခန်း(၆)

အစည်းအဝေးကျင်းပခြင်း

၂၅။ အစည်းအဝေးများကို အောက်ပါအတိုင်း ကျင်းပဆောင်ရွက်ရမည်-

- (က) ကော်မရှင်၏ ပုံမှန်အစည်းအဝေးများကို အဆိုပြုချက်များ လက်ခံရရှိမှုအပေါ် မူတည်၍ တစ်လလျှင် အနည်းဆုံးနှစ်ကြိမ် ကျင်းပခြင်းနှင့် လိုအပ်ပါက အထူးအစည်းအဝေး ကျင်းပခြင်း၊
- (ခ) ကော်မရှင်အဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များကို ကော်မရှင်၏ အနီးကပ်ဆုံး ပုံမှန် အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက်ရယူခြင်း၊

၂၆။ ကော်မရှင်ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ အစည်းအဝေးသို့ ဥက္ကဋ္ဌ မတက်ရောက်နိုင်သည့်အခါ ဒုတိယဥက္ကဋ္ဌက သဘာပတိအဖြစ် လည်းကောင်း၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ မတက်ရောက်နိုင်သည့်အခါ ကော်မတီဝင်ထဲမှ ဝါအရင့်ဆုံးအဖွဲ့ဝင်က သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ရမည်။

၂၇။ အစည်းအဝေးကျင်းပရာတွင် ကော်မရှင်အဖွဲ့ဝင်ဦးရေ၏ ထက်ဝက်ကျော် တက်ရောက် မှသာ အစည်းအဝေး အထမြောက်သည်။

၂၈။ ကော်မရှင်သည် အစည်းအဝေးတက်ရောက်သည့် အဖွဲ့ဝင်များ၏ ထက်ဝက်ကျော် သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ယင်းဆုံးဖြတ်ချက်ကို အစည်းအဝေး တက်ရောက်နိုင်ခြင်းမရှိသည့် ကော်မရှင်အဖွဲ့ဝင်များက ကန့်ကွက်ခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင် ပြောင်းလဲရန် အဆိုပြုခြင်းတို့ကို ဆောင်ရွက်ခွင့်မရှိ။

၂၉။ ကော်မရှင်သည် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုလိုအပ်သည့် ကိစ္စရပ်များအတွက် သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်သူများကို အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးပေးရန် ဖိတ်ကြားနိုင်သည်။

၃၀။ ကော်မရှင်သည် အစည်းအဝေးများသို့ ရင်းနှီးမြုပ်နှံသူနှင့် ၎င်းတို့၏ ကမကထပြုသူများ ကို တက်ရောက်စေ၍ ရှင်းလင်းတင်ပြခွင့်၊ ဆွေးနွေးခွင့်ပြုရမည်။

အခန်း(၇)

ရုံးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးခြင်း

၃၁။ ကော်မရှင်သည်-

- (က) ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ ဝန်ထမ်းဖွဲ့စည်းပုံ တစ်ရပ်ကို အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ရေးဆွဲထားရှိရမည်။ ယင်းဖွဲ့စည်းပုံ တွင်လိုအပ်သော အရာထမ်းများနှင့် အမှုထမ်းများကို ခန့်ထားရမည်။
- (ခ) ကော်မရှင်၏ ဝန်ထမ်းရေးရာကိစ္စများနှင့် စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများ၊ ခံစားခွင့်များကို သတ်မှတ်နိုင်သည်။

၃၂။ ကော်မရှင်သည် ၎င်း၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ကော်မရှင်ရုံး အကြီးအမှူး အပါအဝင် လိုအပ်သော အရာထမ်း၊ အမှုထမ်းများကို နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခန့်အပ်နိုင်သည်။

၃၃။ ကော်မရှင်ရုံးအကြီးအမှူးသည် ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ရမည့်အပြင် ကော်မရှင်က သတ်မှတ်ပေးထားသော အခြားလုပ်ငန်း တာဝန်များကိုလည်း ထမ်းဆောင်ရမည်။

၃၄။ ရုံးဝန်ထမ်း အဖွဲ့အစည်းသည် ကော်မရှင်ကို တာဝန်ခံရမည်။

၃၅။ ကော်မရှင်ရုံး ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများအတွက် သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင်ရမည်။

၃၆။ ကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်၏ လုပ်ငန်းတာဝန်များအနက် သီးခြားသတ်မှတ်ပေး သော လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို စာဖြင့်ရေးသား၍ ကော်မရှင်ရုံး အရာထမ်းတစ်ဦးဦးအား တာဝန်ပေးအပ်နိုင်သည်။ ယင်းသို့ တာဝန်ပေးအပ်ရာတွင် တာဝန်ပေးအပ်ခြင်း ခံရသူသည် တာဝန်ပေးအပ်သည့်စာတွင် ဖော်ပြထားသော လုပ်ငန်းတာဝန်ကိုသာ ဆောင်ရွက်ရမည်။ အဆိုပါ လွှဲအပ်သည့်စာအား မည်သည့်အချိန်တွင်မဆို စာဖြင့် ပြန်လည်ရုပ်သိမ်းနိုင်သည်။

အခန်း(၈)
ဘဏ္ဍာရေး

၃၇။ ကော်မရှင်သည် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းထံမှမဆို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ကာကွယ်ရေး နှင့်စပ်လျဉ်း၍ ကော်မရှင်၏လွတ်လပ်စွာဆောင်ရွက်ခွင့်ကို မထိခိုက် စေသည့် အနှောင်အဖွဲ့မရှိသော အထောက်အပံ့ကို လက်ခံနိုင်သည်။

၃၈။ ကော်မရှင်သည် မိမိ၏ ရငွေသုံးငွေ၊ ပစ္စည်းပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်ရှိမှုတို့နှင့် စပ်လျဉ်း၍ ငွေစာရင်းထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ထိန်းသိမ်းထားရှိရမည်။

၃၉။ ကော်မရှင်သည် မိမိ၏ ငွေစာရင်းအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေး ခြင်းကို ခံယူရမည်။

၄၀။ ကော်မရှင်သည် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း အပါအဝင် အခြားသော အထွေထွေ ဝန်ဆောင်စရိတ်များကို သတ်မှတ်ခြင်းနှင့် ကောက်ခံခြင်းတို့ကို ပြုလုပ်နိုင်သည်။

၄၁။ ကော်မရှင်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အောက်ပါရငွေများဖြင့် ရန်ပုံငွေတစ်ရပ်ကို ထူထောင်ရမည်-

(က) မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း အပါအဝင် အခြားသော အထွေထွေ ဝန်ဆောင်မှု စရိတ်များမှ ကောက်ခံရရှိငွေများ၊

(ခ) ရန်ပုံငွေမှ တရားဝင်တိုးပွားငွေများ။

၄၂။ ကော်မရှင်သည် ကော်မရှင်အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့တို့၏ ကုန်ကျစရိတ်များကို ကျခံရမည်။

၄၃။ ကော်မရှင်သည် မိမိရန်ပုံငွေဖြင့် သီးခြားရပ်တည်နိုင်ရန် ဆောင်ရွက်ရမည်။ မိမိရန်ပုံငွေ ဖြင့် ရပ်တည်ရာတွင် လုံလောက်မှုမရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရန် တင်ပြတောင်းခံနိုင်သည်။

၄၄။ ကော်မရှင်သည် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

အခန်း(၉)

ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုခြင်း

၄၅။ ရင်းနှီးမြှုပ်နှံသူသည် -

- (က) ဤဥပဒေ ပုဒ်မ ၄၇ အရ ကော်မရှင်က ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများတွင် ဖော်ပြထားသည့် စီးပွားရေးကဏ္ဍများမှအပ ကျန်စီးပွားရေးကဏ္ဍများတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံနိုင်သည်။ သို့ရာတွင် ယင်းရင်းနှီးမြှုပ်နှံမှု အားလုံး သည် တည်ဆဲဥပဒေအရ လိုအပ်သော ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်ခြင်း မရှိစေမှု လိုအပ်ချက်များနှင့် ကိုက်ညီရမည်။
- (ခ) နိုင်ငံတော်အတွင်းရှိ လုပ်ငန်းများမှ လုပ်ငန်းလည်ပတ် ဆောင်ရွက်နိုင်စေရန် လျှောက်ထားရမည့် သီးခြားလိုင်စင်၊ ခွင့်ပြုမိန့်များ (ဥပမာ အားဖြင့် ပတ်ဝန်းကျင်နှင့်သက်ဆိုင်သော သို့မဟုတ် ဇုန်သတ်မှတ်ချက် သို့မဟုတ် အလုပ်သမားခွင့်ပြုမိန့်များ) ရယူလျှင် မည်သည့် ရင်းနှီးမြှုပ်နှံမှုများ မဆို လုပ်ကိုင်ဆောင်ရွက်နိုင်သည်။

၄၆။ ရင်းနှီးမြှုပ်နှံမှုတွင် အောက်ပါတို့ ပါဝင်ပါသည်-

- (က) ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အခြားပစ္စည်းဆိုင်ရာ အခွင့် အရေးများကို ဥပဒေနှင့် အညီ အပေါင်ခံခွင့် နှင့် ပေါင်နှံခွင့်များ၊ ငွေသား၊ အပေါင်ပစ္စည်းများ၊ စပေါ်ငွေ သို့မဟုတ် ကြိုတင်ပေးငွေ၊ စက်ပစ္စည်း၊ စက်ကိရိယာများ၊ အပိုပစ္စည်းများနှင့် ဆက်စပ် အသုံး အဆောင်များ၊
- (ခ) အစုရှယ်ယာများ၊ စတော့များ၊ ငွေချေး စာချုပ်များနှင့် ငွေချေး သက်သေခံလက်မှတ်များ၊
- (ဂ) နည်းပညာဗဟုသုတ၊ တီထွင်မှု ပိုင်ဆိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့် အပါအဝင် တည်ဆဲဥပဒေများနှင့်အညီ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊
- (ဃ) ငွေရေးကြေးရေးဆိုင်ရာ တန်ဖိုးတစ်ရပ်အဖြစ်ထားရှိသည့် ပဋိညာဉ်စာချုပ် အရ ငွေကြေး အခွင့်အရေးများ (သို့မဟုတ်) ဆောင်ရွက်မှုများ၊

- (င) အကျိုးအမြတ်ခွဲဝေသည့် သဘောတူစာချုပ်များ သို့မဟုတ် ထုတ်လုပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဆောက်လုပ်ခြင်း၊ turnkey၊ အပါအဝင် သဘောတူစာချုပ်ပါ အခွင့်အရေးများ၊
- (စ) သဘာဝ သယံဇာတပစ္စည်းများရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ အခွင့်အရေးများအပါအဝင် သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် ပဋိညာဉ်စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ အခွင့်အရေးများ၊

၄၇။ ရင်းနှီးမြုပ်နှံသူသည် -

- (က) ပုဒ်မ ၅၅ အရ ကန့်သတ်ထားသည့် ကဏ္ဍများတွင် ပါဝင်သည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ၊ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် လုပ်ငန်းများ၊ မတည်ငွေရင်း ကြီးမားသည့် လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်အပေါ် ကြီးမားစွာ သက်ရောက်မှု ဖြစ်ပေါ်စေနိုင်သည့် လုပ်ငန်းများ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်သို့ အဆိုပြုချက်တင်ပြရန် သတ်မှတ်ထားသည့် လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်လိုပါက ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်သာ ရင်းနှီးမြုပ်နှံရမည်။ ကော်မရှင်သည် အဆိုပါ လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်သည်။
- (ခ) ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် လုပ်ငန်းများမှတစ်ပါး အခြားလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံခြင်းနှင့် ပတ်သက်၍ ကော်မရှင်သို့ အဆိုပြုချက်တင်ပြရန်မလို၊ သို့ရာတွင် ဤဥပဒေ၏ ပုဒ်မ ၆၄ နှင့် ၇၆ တွင်ဖော်ပြပါရှိသည့် မြေအသုံးပြုခွင့် နှင့် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ခံစားနိုင်စေရန်အတွက် နည်းဥပဒေတွင် ဖော်ပြထားသည့် သတ်မှတ်ပုံစံဖြင့် အတည်ပြုစာကို ကော်မရှင်သို့ တင်ပြရန်လိုအပ်သည်။

၄၈။ ကော်မရှင်သည်-

- (က) ပုဒ်မခွဲ (က) အရ တင်သွင်းသော အဆိုပြုချက်ကို ရရှိပါက လိုအပ်သော စိစစ်မှုများပြုလုပ်ပြီး ၁၅ ရက်အတွင်း လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
- (ခ) အဆိုပြုချက်ကို လက်ခံပါက အဆိုပြုချက်တင်သွင်းသူအား ခွင့်ပြုမိန့်ကို ရက်ပေါင်း ၉၀ အတွင်း ထုတ်ပေးရမည်။

၄၉။ ရင်းနှီးမြုပ်နှံသူသည် ကော်မရှင်မှ ခွင့်ပြုမိန့်ရရှိပြီးပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းများနှင့် လိုအပ်သည့် ပဋိညာဉ်စာချုပ်များအား

ချုပ်ဆိုခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စတင်ခြင်းများ ပြုလုပ်နိုင်သည်။

၅၀။ အထက်ဖော်ပြပါ ပုဒ်မ ၄၉ တွင် ဖော်ပြထားသည့် ပဋိညာဉ် စာချုပ်သည် ၎င်း၏ သက်တမ်းတိုးမြှင့်ခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် ကော်မရှင်၏ ခွင့်ပြုချက်လိုအပ်သည်။ ကော်မရှင်သည် သက်ဆိုင်ရာတို့က လျှောက်ထားလာလျှင် ပဋိညာဉ်စာချုပ်ပါ သက်တမ်း သို့မဟုတ် သဘောတူညီချက်ကို ဤဥပဒေနှင့်အညီ သင့်လျော်သလို တိုးမြှင့်ရန်ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေ ခွင့်ပြုနိုင်သည်။

၅၁။ ရင်းနှီးမြှုပ်နှံသူသည် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်တို့ကို ရယူရမည်။ ကော်မရှင်သို့ အဆိုပြုချက် တင်ပြခြင်းမပြုလုပ်မီနှင့် အတည်ပြုမိန့်အတွက် အမိန့်ကြော်ငြာစာ တောင်းခံခြင်းတို့မပြုလုပ်မီ အဆိုပါ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်တို့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနထံမှ အတည်ပြု ချက်ရယူရမည်။

၅၂။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကျင့်သုံးခြင်းနှင့် အမျိုးသားရေး မူဝါဒ ရည်မှန်းချက်များကို အခြေခံ၍ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍသတ်မှတ်ချက်နှင့်အတူ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်း ခွင့်မပြုရန် တားမြစ်သည့် စီးပွားရေး လုပ်ငန်းများနှင့် ကဏ္ဍများကို သတ်မှတ်ရမည်။

၅၃။ အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားမြစ်သည့် လုပ်ငန်းများအဖြစ် သတ်မှတ်သည်-

- (က) နိုင်ငံတော်အတွင်း တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေသော လုပ်ငန်းများ၊
- (ခ) ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင် သော လုပ်ငန်းများ၊
- (ဂ) သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကို ထိခိုက်ပျက်စီးစေနိုင်သော လုပ်ငန်းများ၊
- (ဃ) နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက် ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် သို့မဟုတ် ပေါ်ပေါက် လာနိုင်သည့် လုပ်ငန်းများ၊

- (င) နိုင်ငံတကာ သဘောတူညီချက်များအရ ဘေးအန္တရာယ်ရှိသော ဓာတုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ သို့မဟုတ် အသုံးပြုသည့် လုပ်ငန်းများ၊
- (စ) ပြည်ပမှ စမ်းသပ်ဆဲ ဖြစ်သော သို့မဟုတ် အသုံးပြုရန်၊ စိုက်ပျိုးမွေးမြူရန်၊ အတည်ပြုချက် မရရှိသေးသော နည်းပညာများ၊ ဆေးဝါးများ၊ အပင်နှင့် တိရစ္ဆာန် မျိုးစိတ်များ၊ အသုံးအဆောင်များ သယ်ဆောင် လာနိုင်သည့် လုပ်ငန်းများ။

၅၄။ ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေးအခြေအနေ၊ စီးပွားရေး အခြေအနေ၊ သဘာဝ ပတ်ဝန်းကျင် အခြေအနေနှင့် လူမှုအကျိုးစီးပွားကို ကြီးမားစွာ အကျိုး သက်ရောက်မှု ဖြစ်စေနိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများကို ပြည်ထောင်စု အစိုးရ အဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်။

၅၅။ ကော်မရှင်သည် ကန့်သတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၄ မျိုးအား အောက်ပါအတိုင်း သတ်မှတ်သည် -

- (က) နိုင်ငံတော်ကသာ ဆောင်ရွက်ခွင့်ရှိပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပါ တားမြစ်ထားသည့် ကဏ္ဍ၊
- (ခ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုသာ တားမြစ်ထားသည့်ကဏ္ဍ၊
- (ဂ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းရှိ နိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဖြင့်သာ ခွင့်ပြုသည့် ကဏ္ဍများ၊
- (ဃ) ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံနိုင်သော ကဏ္ဍများ။

၅၆။ ကော်မရှင်သည် ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့် ပုဒ်မ ၅၅ ပါ ကန့်သတ်ကဏ္ဍ များမှ ကဏ္ဍတစ်ခုချင်းစီကို အများပြည်သူသိရှိစေရန် အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်ရ မည်။

၅၇။ ပြည်ထောင်စုအစိုးရသည် ကော်မရှင်၏ အမိန့်ကြော်ငြာစာတွင် ပါရှိသည့် မည်သည့် ကဏ္ဍကိုမဆို အခါအားလျော်စွာ လျော့ပေါ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများကို ဆောင်ရွက်ရန် ကော်မရှင်သို့ ညွှန်ကြားနိုင်သည်။ ညွှန်ကြားချက်နှင့်အညီ ကော်မရှင်က ပြင်ဆင်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာရမည်။

၅၈။ ကော်မရှင်သည် ပုဒ်မ ၅၅ ပါ ကန့်သတ် ကဏ္ဍများကို နှစ်စဉ် ပြန်လည်သုံးသပ်ပြီး ပြောင်းလဲမှု တစ်စုံတစ်ရာ ပြုလုပ်မည်ဆိုပါက ပြည်ထောင်စု အစိုးရအဖွဲ့အား တင်ပြရမည်။ ဤသို့ပြောင်းလဲမှု ဆောင်ရွက်ရာတွင် ယင်းပြောင်းလဲခြင်းသည် တည်ဆဲရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်မှု မရှိစေရ။

၅၉။ ကော်မရှင်သည် ပုဒ်မ ၅၅ ပါ ကန့်သတ်ကဏ္ဍများကို ပြန်လည် သုံးသပ်မှုပြုလုပ်ရာတွင် ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တိုင်ပင် ဆွေးနွေးနိုင်ပြီး ယင်းသို့ဆွေးနွေးရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ကတိကဝတ်ပြုထားသော နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များနှင့် သွေဖီမှုမရှိစေရေး ဂရုပြုဆောင်ရွက် ရမည်။

၆၀။ မည်သည့် ရင်းနှီးမြှုပ်နှံသူမဆို ပုဒ်မ ၅၅ ပုဒ်မခွဲ (ဃ) ပါ အတိုင်း ဝန်ကြီးဌာနများ၏ အတည်ပြုချက်ရယူရသည့် ကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုအား ကော်မရှင်၏ ခွင့်ပြုချက်ရယူ၍ အခြားရင်းနှီးမြှုပ်နှံသူထံ လွှဲပြောင်းနိုင်သည်။

အခန်း(၁၀)

နိုင်ငံသားနှင့် တန်းတူအခွင့်အရေးပေးခြင်းနှင့် ပိုမိုသာလွန်သောအခွင့်အရေးပေးခြင်း

၆၁။ ပြည်ထောင်စုအစိုးရသည် -

(က) ဤဥပဒေ ၊ နည်းဥပဒေ နှင့် အမိန့်ကြော်ငြာစာတို့တွင် တနည်းနည်းဖြင့် သတ်မှတ် ပြဋ္ဌာန်းထားခြင်းမှတစ်ပါး ဤဥပဒေ၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရင်းနှီး မြှုပ်နှံသူ အားလုံးနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်း ရင်းနှီးမြှုပ်နှံသူ များနည်းတူ ခွဲခြားမှုမရှိသော ဆက်ဆံမှုကို ပြုရမည်။ အထူးအားဖြင့် နိုင်ငံတော်၏ နယ်နိမိတ်အတွင်းလုပ်ငန်းတည်ထောင်ခြင်း၊ လုပ်ငန်းရယူခြင်း၊ လုပ်ငန်းချဲ့ထွင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခြားအစီအစဉ်များနှင့် စပ်လျဉ်း၍ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ အပေါ် ပေးအပ်ထားသည့် ဆက်ဆံဆောင်ရွက်မှုများထက် လျော့နည်းမှု မရှိစေရ။

(ခ) တူညီသော အခြေအနေမျိုးတွင် မည်သည့်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် လုပ်ငန်းတည်ထောင်ခြင်း၊ လုပ်ငန်းရယူခြင်း၊ လုပ်ငန်း ချဲ့ထွင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြားအစီအစဉ်များ နှင့်စပ်လျဉ်း၍ အခြားနိုင်ငံများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီး

မြှုပ်နှံမှုများ အပေါ် ပေးအပ်ထားသည့် ဆက်ဆံဆောင်ရွက်မှုထက် လျော့နည်းခြင်း မရှိစေရ။

(ဂ) ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား အောက်ပါ ကိစ္စရပ်များ အလို့ငှာ ပေးအပ်နိုင်သောခံစားခွင့်များ၊ ဦးစားပေးခြင်းများ သို့မဟုတ် အထူးအခွင့်အရေးပေးခြင်းတို့အတွက်လိုက်နာရန်တာဝန်ရှိသည်ဟု မမှတ်ယူစေရ-

(၁) အကောက်ခွန်သမဂ္ဂ၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ၊ စီးပွားရေးဇုန်နှင့် နိုင်ငံတကာ သဘောတူညီမှုများအရ ဖြစ်ပေါ်လာသော ထိုကဲ့သို့သော အကောက်ခွန်သမဂ္ဂ၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန်နှင့် စီးပွားရေးဇုန်၊

(၂) နိုင်ငံတကာ သဘောတူညီချက်များ၊ နှစ်နိုင်ငံ သို့မဟုတ် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာသဘောတူစာချုပ်များ အရ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပေးအပ်သည့် ပိုမိုသာလွန်သော ဆက်ဆံ ဆောင်ရွက်မှုများ ၊ ဒေသတွင်းနိုင်ငံများအကြား ချုပ်ဆိုသည့် သဘောတူ စာချုပ်များ သို့မဟုတ် အစီအစဉ်များ ၊ အခြားနိုင်ငံများနှင့်ချုပ်ဆိုသည့် သဘောတူစာချုပ်များ သို့မဟုတ် အစီအစဉ်များအရ ရင်းနှီးမြှုပ်နှံသူများ နှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပေးအပ်သည့် ပိုမိုသာလွန်သော ဆက်ဆံဆောင်ရွက်မှုများ သို့မဟုတ် အခွန်အကောက် ဆိုင်ရာ ကိစ္စရပ်နှင့် အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပါဝင်ပတ်သက်နေသော အစီ အစဉ်များ။

အခန်း (၁၁)

စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းလွယ်ကူခြင်းနှင့် သာတူညီမျှ အခွင့်အရေးပေးခြင်း

၆၂။ ပြည်ထောင်စုအစိုးရသည် ရင်းနှီးမြှုပ်နှံသူ အားလုံးသို့ သာတူညီမျှ ဆက်ဆံ ဆောင်ရွက်မှု ပြုရန် အာမခံသည်။ ဤအပိုင်းတွင် ဖော်ပြထားသော သာတူညီမျှ ဆက်ဆံဆောင်ရွက်မှုတွင် အောက်ပါတို့ ပါဝင်ပါသည်-

(က) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများသို့ ဆိုးရွားစွာ ထိခိုက်စေသည့် ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များ ရပိုင်ခွင့် ၊

(ခ) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများသို့ ပြည်ထောင်စု အစိုးရမှ ခွင့်ပြုထားသည့် လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ပါ စည်းကမ်း

သတ်မှတ်ချက်များကို ပြောင်းလဲခြင်း အပါအဝင် အခြားသော အလားတူ လုပ်ဆောင်မှုများ နှင့်စပ်လျဉ်း၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်နှင့် အယူခံခွင့် ၊

- (ဂ) ရာဇဝတ်မှု ၊ တရားမမှု သို့မဟုတ် စီမံခန့်ခွဲရေး၊ တရားစီရင်ရေး တို့ကို ထိုက်သင့်သည့် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခွင့် ၊

၆၃။ ကော်မရှင်မှ ထုတ်ပြန်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံး လုပ်နည်းများ အားလုံးကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ရမည် သို့မဟုတ် တနည်းနည်းဖြင့် အများပြည်သူ သိရှိစေရန် ပြုလုပ်ပေးရမည်။

အခန်း (၁၂)

မြေအသုံးပြုခွင့်

၆၄။ (က) ရင်းနှီးမြှုပ်နှံသူသည် ပုဂ္ဂလိကမြေပိုင်ရှင်ထံမှလည်းကောင်း သို့မဟုတ် နိုင်ငံတော် ပိုင်မြေဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှ လည်းကောင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အလို့ငှာ နှစ်ရှည်မြေ ငှားရမ်းခွင့်ရှိသည်။

(ခ) နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ကော်မရှင်မှထုတ်ပေးသည့် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်တို့နှင့်အတူ ပြည်ထောင်စုအစိုးရ သို့မဟုတ် အစိုးရအဖွဲ့အစည်း များထံမှ ရင်းနှီးမြှုပ်နှံမှုအမျိုးအစား နှင့် လုပ်ငန်းအပေါ်မူတည်၍ ကနဦးနှစ် (၅၀) အထိ မြေငှားရမ်းနိုင်သည်။

(ဂ) မည်သည့် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရယူထားခြင်းမရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မည်သည့် ပုဂ္ဂလိက မြေပိုင်ရှင်ထံမှမဆို ၎င်းတို့အကြား ချုပ်ဆိုထားသည့် မြေငှားရမ်းခြင်း သဘောတူစာချုပ်ပေါ်အခြေခံ၍ ငှားရမ်းနိုင် သည်။

(ဃ) အထက်ဖော်ပြပါ ပုဒ်မခွဲ(ခ) အရ ခွင့်ပြုထားသော မြေငှားကာလ သို့မဟုတ် မြေအသုံးပြုခွင့်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် တစ်ဆက်တည်း သက်တမ်း တိုးခွင့် ၁၀နှစ်နှင့် ယင်းသက်တမ်းကုန်ဆုံးပြီး ထပ်မံ၍ ၁၀ နှစ် သက်တမ်းတိုးမြှင့် နိုင်သည်။

(င) ရင်းနှီးမြှုပ်နှံသူသည် မြေငှားရမ်းခြင်းစာချုပ်အား စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း အက်ဥပဒေနှင့်အညီ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်။

- (စ) ပုဒ်မခွဲ(ခ)နှင့်(ဃ)တို့တွင် မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများသည် မည်သည့်ကန့်သတ်ချက်မှမလိုဘဲ ပြည်ထောင်စုအစိုးရ သို့မဟုတ် အစိုးရအဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂလိကမြေပိုင်ရှင်များထံမှ မြေငှားရမ်းနိုင်သည်။ ပြည်ထောင်စု အစိုးရသည် မြေအသုံးချမှု သို့မဟုတ် မြေငှားရမ်းမှုများအတွက် ပြည်တွင်း ရင်းနှီး မြှုပ်နှံသူများအား ပိုမိုကောင်းမွန်သော သတ်မှတ်ချက်များနှင့် အခွင့်အရေးများကို ခွင့်ပြုပေးနိုင်သည်။
- (ဆ) ကော်မရှင်သည် နိုင်ငံတော် တစ်ဝန်းလုံးတွင် ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ စီးပွားရေး ဖွံ့ဖြိုးမှု နည်းပါးပြီး ဆက်သွယ် သွားလာရေးခက်ခဲသော ဒေသများတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ဤဥပဒေပါ မြေငှားရမ်းခွင့်ကာလ သို့မဟုတ် မြေအသုံးပြုခွင့်ကာလထက် ပိုမို၍ ခံစားခွင့်ပြုနိုင်သည်။
- (ဇ) ရင်းနှီးမြှုပ်နှံသူသည် မြေပေါ်တွင်တည်ဆောက်ထားသည့် ပိုင်ဆိုင်ပစ္စည်း များနှင့် ဘဏ်ငွေစာရင်းများကို ရင်းနှီးမြှုပ်နှံမှုချေးငွေအတွက် ငွေချေးငှားသူ ထံတွင် အာမခံပစ္စည်းအဖြစ် ထားရှိနိုင်သည်။

အခန်း (၁၃)

အမှုထမ်းများနှင့် အလုပ်သမားများခန့်ထားခြင်း

၆၅။ ရင်းနှီးမြှုပ်နှံသူသည် -

- (က) နိုင်ငံတော်အတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းတွင် အရည်အချင်းပြည့်စုံသည့် မည်သည့်နိုင်ငံသားကိုမဆို အကြီးတန်းစီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးအဖြစ် တည်ဆဲဥပဒေများနှင့်အညီခန့်အပ်နိုင်သည်။
- (ခ) အထက် အပိုဒ်ခွဲ(က)ပါ အကြီးတန်း စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးနေရာတို့တွင် နိုင်ငံသားများအား ဖြည့်စွက် ခန့်အပ်နိုင်ရန် အလို့ငှာ စွမ်းရည်မြှင့်အစီအစဉ်များ ဆောင်ရွက်ပေးရမည်။
- (ဂ) ကျွမ်းကျင်မှုမလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်။
- (ဃ) နိုင်ငံခြားသားနှင့် နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများခန့်ထားရာတွင် တည်ဆဲအလုပ်သမားဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည်။

- (င) ကျွမ်းကျင်ပညာရှင် အဆင့်အတွက် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်များကဲ့သို့ မြန်မာနိုင်ငံသား ကျွမ်းကျင်ပညာရှင်များ ခန့်ထားရာတွင် လုပ်ခလစာ ခွဲခြားခြင်း မဖြစ်ပေါ်စေရန် စီမံဆောင်ရွက်ပေးရမည်။
- (စ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ အလုပ်ရှင်နှင့် အလုပ်သမား တို့၏ အခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ အလုပ်အကိုင်ဆိုင်ရာ စည်းကမ်းချက်များကိုလည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံး လုပ်ခလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊ နစ်နာကြေး၊ အလုပ်သမားလျော်ကြေး၊ လူမှုဖူလုံရေးနှင့် အလုပ်သမားများနှင့် သက်ဆိုင်သည့် အခြားအာမခံထားရှိခြင်း တို့ အပါအဝင် တည်ဆဲအလုပ်သမားဆိုင်ရာဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေး များ ရရှိရေးအတွက် ဆောင်ရွက်ပေးရမည်။
- (ဆ) ရင်းနှီးမြှုပ်နှံမှုတွင် အလုပ်ရှင်အချင်းချင်း၊ အလုပ်သမားအချင်းချင်း၊ အလုပ်ရှင် နှင့် အလုပ်သမား၊ အလုပ်သမားနှင့် အတတ်ပညာရှင် သို့မဟုတ် ဝန်ထမ်းတို့ အကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကိုသက်ဆိုင်ရာ တည်ဆဲဥပဒေများ နှင့်အညီ ဖြေရှင်းရမည်။

အခန်း (၁၄)

ပစ္စည်းသိမ်းယူခြင်းမှကာကွယ်ခြင်း

၆၆။ ပြည်ထောင်စုအစိုးရသည် -

- (က) မည်သည့် ရင်းနှီးမြှုပ်နှံမှုများကိုမဆို အောက်ပါအခြေအနေများမှအပ ပစ္စည်း သိမ်းယူခြင်း သို့မဟုတ် နိုင်ငံပိုင်ပြုလုပ်ခြင်း သို့မဟုတ် ပစ္စည်းသိမ်းယူခြင်း ကဲ့သို့သော ဆောင်ရွက်မှုများ (တနည်းအားဖြင့် သွယ်ဝိုက်၍ ပစ္စည်းသိမ်းယူခြင်း) မပြုလုပ်ရ-
 - (၁) အများပြည်သူအကျိုးအတွက် လိုအပ်ချက်တစ်ရပ်ရပ်ရှိခြင်း၊
 - (၂) ခွဲခြားဆက်ဆံမှုမရှိဘဲ ဆောင်ရွက်ခြင်း၊
 - (၃) သိမ်းယူသည့် လုပ်ငန်းအား မျှတ၍ ပြည့်စုံလုံလောက်သော လျော်ကြေးကို မြန်ဆန်စွာ ပေးချေခြင်း၊
 - (၄) တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း။

(ခ) မျှတ၍ ပြည့်စုံလုံလောက်မှုရှိသော လျော်ကြေးဆိုရာတွင် သာမန်အားဖြင့် လျော်ကြေးပမာဏသည် သိမ်းဆည်းသည့် ရင်းနှီးမြှုပ်နှံမှု၏ ဈေးကွက်တန်ဖိုးနှင့် ညီမျှရမည် ဖြစ်ပြီး လျော်ကြေးပေး၍ သိမ်းဆည်းခြင်းပြုအံ့ဆဲဆဲ သို့မဟုတ် အများပြည်သူ သိရှိရန် ကြေငြာသည့်ကာလ သို့မဟုတ် သိမ်းဆည်းသည့်ကာလတို့ အနက် သင့်တော်သည့်ကာလ ဈေးကွက်တန်ဖိုးဖြင့် သတ်မှတ်ရမည်။ သို့ရာတွင် သင့်လျော်သည့်အခြေအနေတွင် ၎င်းလျော်ကြေးပမာဏအား သတ်မှတ်ရာတွင် အများပြည်သူအကျိုးနှင့် ရင်းနှီးမြှုပ်နှံသူ၏ အကျိုးစီးပွားအကြား မျှတသော အခြေအနေအပေါ် အခြေခံရမည်ဖြစ်ပြီး ဆက်နွယ်သည့် အခြေအနေ၊ အချက် အလက်များဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု၏ လက်ရှိနှင့် ယခင်အနေအထား၊ ပစ္စည်း သိမ်းယူခြင်း၏ အကြောင်းရင်း၊ ၎င်း၏မျှတသော ဈေးကွက်တန်ဖိုး၊ ပစ္စည်းသိမ်း ယူခြင်း၏ရည်ရွယ်ချက်၊ ရင်းနှီးမြှုပ်နှံမှုမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကာလတစ်လျှောက်ရရှိခဲ့သည့် အမြတ်ငွေများနှင့် ရင်းနှီးမြှုပ်နှံမှုသက်တမ်း တို့ကို ပါ ထည့်သွင်း စဉ်းစားရမည်။

(ဂ) ဤဥပဒေ၏ အခန်း (၂၁) နှင့် အခန်း (၂၂) ပါ ပြဋ္ဌာန်းချက်များ အပါအဝင် အစိုးရ၏ စီရင်ပိုင်ခွင့်အရ ဆောင်ရွက်သည့် စီးပွားရေးဆိုင်ရာ ထိန်းညှိရန် ရည်ရွယ်ချက်အတွက် သို့မဟုတ် လူမှုအကျိုးစီးပွား အထောက်အကူပြုစေရေး ရည်ရွယ်ချက်များအတွက် လုပ်ဆောင်သည့် ခွဲခြားမှုမရှိသည့် ဆောင်ရွက်ချက်များ သည် လျော်ကြေးပေး၍ ပစ္စည်းသိမ်းယူခြင်း တွင် အကျိုးမဝင်စေရ။

(ဃ) အထက်ဖော်ပြပါ ပုဒ်မခွဲ(က)တွင် ဖော်ပြခဲ့သည့်အချက်များနှင့် ဆန့်ကျင်သည့် ဆောင်ရွက်ချက်တစ်ရပ် သို့မဟုတ် ဆောင်ရွက်ချက်များတွင် သွယ်ဝိုက် သိမ်းယူခြင်းဖြစ်သည်ဟု ယူဆပါက အောက်ဖော်ပြပါ ဆင့်ပွားအချက်အလက် များကို ထည့်သွင်းစဉ်းစား၍ ကိစ္စရပ်တစ်ခုချင်းအလိုက် စုံစမ်းစစ်ဆေးမှုပြု ခြင်းနှင့် အချက်အလက်ကို အခြေခံသည့် စုံစမ်းစစ်ဆေးမှုပြုခြင်းတို့ကို ဆောင်ရွက် ရမည်-

- (၁) ရင်းနှီးမြှုပ်နှံမှုတစ်ရပ်၏ စီးပွားရေးတန်ဖိုးကို ဆိုးရွားစွာ ထိခိုက်စေရန် တမင် ဖန်တီးရည်ရွယ် ဆောင်ရွက်ခြင်း ရှိ/မရှိ၊ နှင့်
- (၂) အစိုးရမှ ရင်းနှီးမြှုပ်နှံသူသို့ ယခင် စာဖြင့်ရေးသားထားသည့် ကတိကဝတ် များ (သဘောတူ စာချုပ်၊ လိုင်စင် သို့မဟုတ် အခြားတရားဝင် စာရွက် စာတမ်းများ) ကို ချိုးဖောက်မှု ရှိ/မရှိ၊ နှင့်

(၃) အထက်အပိုဒ်ခွဲ(၁) တွင် ဖော်ပြထားသည့် အစိုးရအဖွဲ့၏ ရည်ရွယ်ချက် အပါအဝင် ၎င်း၏ လုပ်ဆောင်ချက်များသည် အများပြည်သူ အကျိုးစီးပွား နှင့် ကိုက်ညီမှု ရှိ/မရှိ ။

(င) ဤအခန်းသည် ကုန်သွယ်မှုနှင့်ဆက်နွယ်သည့် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် သဘောတူစာချုပ်နှင့်အညီထုတ်ပေးထားသည့်လိုင်စင်များနှင့်သက်ဆိုင်မှုမရှိစေရ။

(စ) ပြည်ထောင်စု အစိုးရသည် အထက် အပိုဒ်ခွဲ (ဃ) တွင် ဖော်ပြထားသော သွယ်ဝိုက်ပစ္စည်းသိမ်းယူခြင်း လိုအပ်ချက်မှအပဖြစ်သော ဆောင်ရွက်ချက်များ အတွက် လျော်ကြေးပေးရန်မလို။

အခန်း (၁၅)

ဘဏ္ဍာငွေများလွှဲပြောင်းခြင်း

၆၇။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အောက်ပါဘဏ္ဍာငွေများကိုလွှဲပြောင်းနိုင်သည် -

(က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် မတည်ရင်းနှီးငွေစာရင်း ဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ သတ်မှတ်ထားသည့် မတည်ရင်းနှီးငွေများ၊

(ခ) ဤဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမှ ထွက်ပေါ်လာသော အကျိုးအမြတ်များ၊ အခြေပစ္စည်းမှ အမြတ်အစွန်းများ၊ အစုပေါ်အမြတ်များ၊ ခိုင်ကြေးများ၊ မူပိုင်ခများ၊ လိုင်စင်ကြေးများ၊ နည်းပညာအကူညီထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများ၊ အစုရှယ်ယာနှင့် အခြားလက်ရှိဝင်ငွေများ၊

(ဂ) ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ရပ်၏ စုစုပေါင်းရောင်းချမှု သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရောင်းချမှု သို့မဟုတ် လုပ်ငန်းတစ်ခုခု သို့မဟုတ် လုပ်ငန်းနှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှု စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့မှ ထွက်ပေါ်လာသည့် အမြတ်အစွန်းများ ၊

(ဃ) ချေးငွေသဘောတူစာချုပ် အပါအဝင် ပဋိညာဉ်စာချုပ်အရ ပေးချေရမည့် ငွေများ၊

(င) စီးပွားရေးလုပ်ငန်းအနေဖြင့် အငြင်းပွားမှုဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ၊

(စ) လျော်ကြေးပေး၍ ပစ္စည်းသိမ်းယူခြင်း သို့မဟုတ် ပြည်သူပိုင်သိမ်းခြင်းတို့မှ လျော်ကြေးအဖြစ်ရရှိသည့် ငွေကြေးများ သို့မဟုတ် လျော်ကြေးငွေများ၊

(ဆ) နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ ခန့်အပ်ထားသည့် နိုင်ငံခြားသားကျွမ်းကျင်သူ ဝန်ထမ်းများ၏ လုပ်ခလစာ နှင့် ဝင်ငွေ။

၆၈။ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများသည် အောက်ပါကိစ္စရပ်များတွင် မြန်မာနိုင်ငံတော်အတွင်းမှ လွတ်လပ်စွာဖြင့် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ လွှဲပြောင်းနိုင်သည်-

- (က) နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူသို့ ပေးချေမည့် ဤဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမှ တိုးပွားလာသော အကျိုးအမြတ်များ၊ ခိုင်ကြေးများ၊ လိုင်စင်ကြေးများ၊ နည်းပညာ အကူညီ ထောက်ပံ့မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများ၊ ဤဥပဒေအရ ဆောင်ရွက်သည့် မည်သည့် ရင်းနှီးမြှုပ်နှံမှုမဆို အခြားမည်သည့် နိုင်ငံခြား အဖွဲ့အစည်းကိုမဆို ပေးရန်ရှိသည့် အတိုးငွေများ၊
- (ခ) နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူနှင့် ချုပ်ဆိုထားသည့် ချေးငွေသဘောတူစာချုပ် အပါအဝင် ပဋိညာဉ်စာချုပ်အရ ပေးချေရမည့် ငွေများ၊ နှင့်
- (ဂ) စီရင်ချက်အမိန့်၊ အနုညာတ စီရင်ဆုံးဖြတ်ခြင်း သို့မဟုတ် ပြည်တွင်း ရင်းနှီးမြှုပ်နှံ သူမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူသို့ပေးရန်ရှိသည့် သဘောတူညီချက် အပါအဝင် အငြင်းပွားမှုဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ၊

၆၉။ ဘဏ္ဍာငွေလွှဲပြောင်းမှုများ အားလုံးသည် လွှဲပြောင်းမည့် ပမာဏ အပေါ် မူတည်၍ သတ်မှတ်ထားသည့် အခွန်စည်းမျဉ်းနှင့်အညီ အခွန်ထမ်းဆောင်ပြီးမှသာ လွှဲပြောင်းရမည်။

၇၀။ တရားဝင်ခွင့်ပြုမိန့်ဖြင့် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ကျွမ်းကျင်သူဝန်ထမ်း များသည် ဝင်ငွေခွန် ဥပဒေအရ ပြဌာန်းထားသည့် အခွန်ထမ်းဆောင်မှုဆိုင်ရာ ဝတ္တရားများအရ လွှဲပြောင်းမည့် ပမာဏအပေါ် မူတည်၍ အခွန်အခများ ပေးဆောင်ပြီးသောငွေကို မည်သည့် နှုတ်ယူခြင်းမျှမရှိဘဲ နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ကိုင်ခွင့်ရှိသော ဘဏ်များ မှတစ်ဆင့် ငွေလွှဲနိုင်သည်။

၇၁။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၆၇ တွင် ဖော်ပြထားသည့် အချက်များ နှင့်စပ်လျဉ်း၍ လွှဲပြောင်းခြင်းပြုလုပ်ရာတွင် နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေ ၂၀၁၂ ၏ ငွေလုံး ငွေရင်းစာရင်း သို့မဟုတ် သာမန်စာရင်းတွင် အကျုံးဝင်သည့် ငွေများကို နိုင်ငံတော် အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေ ၂၀၁၂ အရ လွတ်လပ်စွာသုံးစွဲနိုင်သည့် ငွေကြေးဖြင့် ဈေးကွက် ပေါက်ဈေးအတိုင်း လွှဲပြောင်း နိုင်သည်။

၇၂။ ပြည်ထောင်စုအစိုးရသည် သာတူညီမျှမှုရှိသော၊ ခွဲခြားဆက်ဆံမှုမရှိသော၊ ပြဌာန်းထား သည့် ဥပဒေများနှင့် အခြားစာဖြင့် ရေးသား ဖော်ပြ ထားသည့် ဆောင်ရွက်ချက်များ မှတစ်ဆင့် အောက်ပါတို့နှင့် သက်ဆိုင်သည့် လွှဲပြောင်းမှုကို ကာကွယ်နိုင်သည် သို့မဟုတ် နှောင့်နှေး ကြန့်ကြာနိုင်သည်-

- (က) ဒေဝါလီခံခြင်း၊ လူမွဲစာရင်းခံခြင်း သို့မဟုတ် မြီရှင်များ၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်း၊
- (ခ) ပြစ်မှု သို့မဟုတ် ရာဇဝတ်မှုနှင့် ရာဇဝတ်မှုကျရောက်ခြင်းမှ လွတ်မြောက်မှု၊
- (ဂ) ဥပဒေကြောင်းအရအတည်ပြုရန် သို့မဟုတ် ငွေကြေး အာဏာပိုင်အဖွဲ့အစည်းများ ကိုပံ့ပိုးကူညီရန် လိုအပ်သည့်အခါ ငွေကြေးဆိုင်ရာအစီရင်ခံခြင်း သို့မဟုတ် လွှဲပြောင်းမှုဆိုင်ရာ မှတ်တမ်းများထားရှိခြင်း ၊
- (ဃ) တရားစီရင်ရေး သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် အမိန့်များ သို့မဟုတ် စီရင်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊
- (င) အခွန်ကိစ္စရပ်များ၊
- (စ) လူမှုဖူလုံရေး၊ အစိုးရဝန်ထမ်းများ၏ အငြိမ်းစားယူမှု သို့မဟုတ် မဖြစ်မနေ ငွေစု ဆောင်းရေး အစီအစဉ်များနှင့်
- (ဆ) အလုပ်သမားများ၏ နစ်နာကြေးများ၊

၇၃။ ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအတွက် အသုံးပြုမည့် မတည်ငွေရင်း သို့မဟုတ် အသုံးစရိတ် များနှင့် နိုင်ငံခြားချေးငွေများအတွက် ပြည်ပမှ ငွေလွှဲပြောင်းခွင့်ပြုသည်။

၇၄။ ပြည်ပငွေပေးငွေယူရှင်းတမ်း သို့မဟုတ် ပြည်ပငွေကြေးအခက်အခဲများ ဆိုးရွားစွာဖြစ်ပေါ် နေသည့် အခြေအနေတွင် ပြည်ထောင်စုအစိုးရသည် နိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှုဥပဒေ ၂၀၁၂ ပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတော်၏ အခြားနိုင်ငံတကာ ကတိကဝတ်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှု နှင့်စပ်လျဉ်းသည့် ငွေပေးချေမှု၊ သို့မဟုတ် လွှဲပြောင်းပေးမှုဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ် နိုင်သည် သို့မဟုတ် ထိန်းသိမ်းနိုင်သည်။

အခန်း (၁၆)

ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ

၇၅။ ရင်းနှီးမြှုပ်နှံသူသည် -

- (က) နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုတို့ကို လေးစားလိုက်နာရမည်။

- (ခ) စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရန်အတွက် အစုစပ်လုပ်ငန်း သို့မဟုတ် တစ်ဦးတည်း ပိုင်လုပ်ငန်း သို့မဟုတ် ကုမ္ပဏီကို တည်ဆဲ ဥပဒေများနှင့်အညီ ဖွဲ့စည်းတည်ထောင် ရမည် သို့မဟုတ် မှတ်ပုံတင်ရမည်။
- (ဂ) ရင်းနှီးမြုပ်နှံသူများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့် နှင့် ညွှန်ကြားချက်များ၊ သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့် အခွန် ဆိုင်ရာ တာဝန်ရှိမှု အပါအဝင် ၎င်းတို့အား ထုတ်ပေးထားသော အထူးပြုလိုင်စင်၊ ခွင့်ပြုမိန့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်များတွင် ပါဝင်သည့် စည်းကမ်း ချက်များ၊ သတ်မှတ်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
- (ဃ) ရင်းနှီးမြုပ်နှံသူများသည် ၎င်းတို့ငှားရမ်းခွင့်ရရှိထားသော သို့မဟုတ် အသုံးပြုခွင့်ရ ရှိထားသောမြေ၏ မြေပေါ်မြေအောက်တွင် ခွင့်ပြုထားသည့် စီးပွားရေးလုပ်ငန်းနှင့် စပ်လျဉ်းမှုမရှိသော၊ မူလသဘောတူစာချုပ်တွင် မပါဝင်သော သဘာဝတွင်းထွက် ပစ္စည်းများ သို့မဟုတ် ရှေးဟောင်းပစ္စည်းများနှင့် ရတနာသိုက် အစရှိသည်တို့ကို တွေ့ရှိပါက ကော်မရှင်ထံသို့ချက်ချင်းသတင်းပေး အကြောင်းကြားခြင်း၊ ကော်မရှင် က ခွင့်ပြုလျှင် ယင်းမြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်ခြင်း၊ ဆက်လက် လုပ်ကိုင်ခွင့် မရရှိလျှင် ရင်းနှီးမြုပ်နှံသူက ရွေးချယ်တင်ပြသည့် နေရာတစ်ခုအား အစားထိုး ခွင့်ပြုချက်ရယူ၍ ပြောင်းရွှေ့ဆောင်ရွက်ရမည်။
- (င) မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏သဘာဝ မြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့် အနေအထားအား သိသာထင်ရှားစွာ ပြောင်းလဲမှုကို ကော်မရှင်၏ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရ။
- (စ) ရင်းနှီးမြုပ်နှံသူများအနေဖြင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာတွင် ကျင့်သုံးသည့် အကောင်းဆုံး စံချိန်စံညွှန်းများ နှင့်အညီ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ နစ်နာမှု မဖြစ်စေရန် လိုက်နာ ဆောင်ရွက်ရမည်။
- (ဆ) ရင်းနှီးမြုပ်နှံသူသည် လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ နှစ်ပတ်လည် ငွေစာရင်း များနှင့်လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာ အသိအမှတ်ပြု စာရင်းအင်းစံနှုန်းများနှင့်အညီ ကောင်းမွန်စွာ ပြုစုမှတ်တမ်းတင်ထားရှိရမည်။

- (ဇ) ရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၇၆ တွင် ပြဌာန်း သတ်မှတ်ထားသည့် တာဝန်ရှိမှု အားလုံးကို ဤဥပဒေ အာဏာသက်ဝင်သည့် နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည်။
- (ဈ) ရင်းနှီးမြှုပ်နှံသူသည် ၎င်း၏လုပ်ငန်းတွင်အကြီးတန်းစီမံခန့်ခွဲမှု၊ နည်းပညာ၊ ပညာရှင်နှင့် အကြံပေးနေရာများတွင် နိုင်ငံသားများ ဖြည့်စွက်ခန့်အပ်နိုင်ရန် အတွက် နိုင်ငံသားလုပ်သားများကို စွမ်းရည်မြှင့်တင်မှု အစီအစဉ်များ ပြုလုပ်ပေး ရမည်။

အခန်း(၁၇)

ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ

၇၆။ ကော်မရှင်သည် နိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေခြင်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရေးအတွက်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက်လည်းကောင်း အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ရပ်ထက်ပို၍ဖြစ်စေ ခံစားခွင့်ပြုရန် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် စိစစ်၍ ခွင့်ပြုပေးနိုင်သည်။

၇၇။ ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ ဖွံ့ဖြိုးမှု နည်းပါးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဇန်(၁)အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဇန်(၂)အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အား ဇန်(၃)အဖြစ်လည်းကောင်း ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ကာ ယင်းသတ်မှတ်ဇန်အတွင်း ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအား အောက်ပါအတိုင်း ကင်းလွတ်ခွင့် ပြုနိုင်သည် -

- (က) ဇန်(၁)အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ် အပါအဝင် တဆက်တည်း ၇ နှစ်အထိ လည်းကောင်း၊ ဇန်(၂)အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သော နှစ်အပါအဝင် တဆက်တည်း ၅ နှစ်အထိလည်းကောင်း၊ ဇန်(၃)အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ် အပါအဝင် တဆက်တည်း ၃ နှစ်အထိလည်းကောင်း ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုနိုင်သည်။
- (ခ) ကော်မရှင်သည် ဇန်သတ်မှတ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုး တိုးတက်မှုအပေါ် မူတည်ကာ အခါအားလျော်စွာ လိုအပ်သလို ပြောင်းလဲသတ်မှတ် နိုင်သည်။

(ဂ) ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဆောင်ရွက်ရန် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကဏ္ဍများအတွက်သာ ခွင့်ပြုရမည်။

၇၈။ ပြည်ထောင်စုအစိုးရသည် ရင်းနှီးမြှုပ်နှံသူများ ရရှိနိုင်မည့် ကင်းလွတ်ခွင့်နှင့်သက်သာခွင့် များကို သက်ဆိုင်သည့် ဥပဒေများနှင့် နည်းဥပဒေများတွင် သတ်မှတ်ရမည်။ ကင်းလွတ်ခွင့် နှင့်သက်သာခွင့်များ ရရှိနိုင်မည့် စည်းကမ်းချက်များကို နည်းဥပဒေတွင် ဖော်ပြမည်။

၇၉။ ပုဒ်မ ၆၁ ပါ နိုင်ငံသားနှင့် တန်းတူအခွင့်အရေး ပေးခြင်းဆိုင်ရာ ပြဌာန်းချက်တွင် မည်သို့ ဆိုစေကာမူ ပြည်ထောင်စုအစိုးရသည် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းများအပါအဝင် လုပ်ငန်းများအား ထောက်ပံ့ကြေးများ၊ ငွေကြေးထောက်ပံ့မှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ၊ သင်တန်းများနှင့် ရင်းနှီးမြှုပ်နှံသူများနှင့်လုပ်ငန်းများ၊ ၎င်း ရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းများမှ ဆောင်ရွက်နေသည့် နေရာ သို့မဟုတ် စီးပွားရေးကို အခြေခံထားသည့် အခြားဆောင်ရွက်ချက်များတွင် အထူးပြဌာန်းချက်နှင့် သာလွန်သော ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ထောက်ပံ့ပေးနိုင်သည်။

၈၀။ အစိုးရအဖွဲ့အစည်း၏ အတည်ပြုချက် လိုအပ်ပြီး မြန်မာနိုင်ငံ၏ ဥပဒေများအရ အလိုလျောက် ခွင့်ပြုပေးနိုင်သော ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအတွက် ကော်မရှင်သည် အဆိုပါ ကင်းလွတ် ခွင့်နှင့်သက်သာခွင့်များကို ဆက်လက်ဆောင်ရွက်ခြင်း၊ လျှောက်ထားမှုကို အတည်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်သည့် အခွင့်အာဏာရှိသည်။

၈၁။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက တင်ပြလျှောက်ထားလာလျှင် အကောက်ခွန်နှင့် အခြား ပြည်တွင်းအခွန်အကောက်များ ကင်းလွတ်ခွင့်ကို အောက်ပါအတိုင်း စိစစ်ခွင့်ပြုပေးနိုင်သည် -

(က) လုပ်ငန်းတည်ဆောက်မှုကာလအတွင်း အမှန်တကယ်လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးဆောင်တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောက်ရေး ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြား ပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

(ခ) ပြည်ပသို့ ရာနှုန်းပြည့် တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ပို့ကုန် ထုတ်လုပ် ရန်အတွက် တင်သွင်းသော ကုန်ကြမ်းပစ္စည်းများ၊ တစ်ပိုင်းတစ်စ ထုတ်လုပ်ပြီး သော ကုန်ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြား ပြည်တွင်း အခွန် အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

- (ဂ) ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ပစ္စည်းများ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ပစ္စည်းထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခဲ့လျှင် တင်ပို့သည့် ကုန်ပစ္စည်းပမာဏအတွက် ပြည်ပမှတင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများနှင့်တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ပစ္စည်းများအပေါ်တွင် ကောက်ခံခဲ့သော အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ ပြန်လည်ထုတ်ပေးခွင့်၊
- (ဃ) ကော်မရှင်၏ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ပြီး မူလရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့တိုးချဲ့သည့်လုပ်ငန်းအတွက် အမှန်တကယ်အသုံးပြုရန်လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောက်ရေးပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြား ပြည်တွင်းအခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။

၈၂။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် အောက်ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို လိုအပ်သလို စိစစ်ခွင့်ပြုနိုင်သည် -

- (က) လုပ်ငန်းမှရရှိသည့် အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန်အတွက် သီးသန့် ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေအပေါ်တွင် ဝင်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။
- (ခ) ဝင်ငွေခွန်စည်းကြပ်ရန် အလို့ငှာ စက်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက်အအုံ သို့မဟုတ် လုပ်ငန်းသုံး အခြားမတည်ပစ္စည်းများအပေါ်တွင် သတ်မှတ်အချိန်ကာလထက်လျော့နည်းသော ပစ္စည်းတန်ဖိုးလျော့တွက်နှုန်းများအရ တွက်ချက်ပြီး ပစ္စည်းတန်ဖိုးလျော့တွက်ငွေကို အမြတ်ငွေထဲမှ နုတ်ပယ်ခွင့်။
- (ဂ) ကုန်ထုတ်လုပ်ငန်းတစ်ခုခုက ထုတ်လုပ်သည့်ပစ္စည်းကို ပြည်ပသို့တင်ပို့ရောင်းချလျှင် ထိုသို့တင်ပို့ရောင်းချ၍ ရရှိသောအမြတ်ငွေအပေါ်တွင် ၅၀ ရာခိုင်နှုန်းအထိ ဝင်ငွေခွန် သက်သာခွင့်။
- (ဃ) နိုင်ငံတော်အတွင်း အမှန်တကယ်လိုအပ်၍ ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အခွန်စည်းကြပ်ထိုက်သောဝင်ငွေမှ နုတ်ပယ်ခွင့်။

(င) နိုင်ငံခြားသားများ၏ ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန် နှုန်းထားများအတိုင်း ဝင်ငွေခွန် ပေးဆောင်ခွင့်။

၈၃။ အထက်ဖော်ပြခဲ့ပါ ကင်းလွတ်ခွင့်၊ သက်သာခွင့်များသည် အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

အခန်း(၁၈)

အငြင်းပွားမှု တားမြစ်ခြင်းနည်းလမ်း

၈၄။ ဤဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရာတွင် ကော်မရှင်သည် အငြင်းပွားမှုများကို တရားဝင် အငြင်းပွားမှုအဖြစ် မရောက်ရှိခင် သက်ဆိုင်သည့် စုံစမ်း စစ်ဆေးမှုများဆောင်ရွက်ရန်၊ တုံ့ပြန်ရန်၊ စနစ်တကျခြေရာခံရန်၊ နစ်နာမှုများဖြေရှင်းရန် နည်းလမ်းတစ်ရပ်ကို စီမံခန့်ခွဲခြင်း နှင့် ချမှတ်ခြင်းတို့ကို ဆောင်ရွက်ရမည်။

၈၅။ နစ်နာမှုဖြေရှင်းသည့် နည်းလမ်းချမှတ်ခြင်း၏ ရည်ရွယ်ချက်မှာ ပြဿနာများ၊ အငြင်းပွားမှုများ နှင့်စပ်လျဉ်း၍ တရားဝင် အငြင်းပွားမှု အဆင့်သို့မရောက်ရှိခင် ဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းတစ်ခုကို ကမ်းလှမ်းခြင်းဖြင့် အငြင်းပွားမှုဖြစ်ပွားခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

အခန်း(၁၉)

အငြင်းပွားမှု ဖြေရှင်းခြင်း

၈၆။ မြန်မာနိုင်ငံ၏တရားရုံးများသည် ပြည်ထောင်စုအစိုးရနှင့် ရင်းနှီးမြှုပ်နှံသူအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းရန် စီရင်ပိုင်ခွင့်ရှိရမည်။

၈၇။ ပုဒ်မ ၈၆ ပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်ထောင်စုအစိုးရတို့သည် ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုများကို စစ်ဆေးစီရင်ရန် အနုညာတ စီရင်သည့် နည်းလမ်း သို့မဟုတ် အခြားဖြေရှင်းသည့် နည်းလမ်းများကို မည်သည့်အချိန်တွင်မဆို သဘောတူနိုင်သည်။

၈၈။ ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ အခြား ရင်းနှီးမြှုပ်နှံသူနှင့် ဖြစ်ပွားသည့် မည်သည့် အငြင်းပွားမှုကိုမဆို အနုညာတ စီရင်ခြင်းနည်း (သို့မဟုတ်) အခြားအငြင်းပွားမှု ဖြေရှင်းသည့် နည်းလမ်းတို့ဖြင့် ဖြေရှင်းရမည်။

၈၉။ ရင်းနှီးမြှုပ်နှံမှုအငြင်းပွားမှုများကို တရားရုံး သို့မဟုတ် အနုညာတခုံရုံးတို့တွင် တရား မစွဲဆိုမီ အငြင်းပွားသူများသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ထိုက်သင့်သည့်

ကြိုးပမ်းမှုများအားလုံးကို အသုံးပြုရမည်။ အငြင်းပွားသူများသည် အငြင်းပွားမှုဖြစ်ပွားကြောင်း စာဖြင့် ရေးသားအကြောင်းကြားသည့်နေ့မှစ၍ ရက်ပေါင်း (၉၀)အတွင်း ငြိမ်းချမ်းစွာဖြေရှင်း၍ မရပါက အဆိုပါအငြင်းပွားမှုကို ပုဒ်မ ၈၆ သို့မဟုတ် ပုဒ်မ ၈၇ တို့နှင့်အညီဖြေရှင်းရမည်။

၉၀။ နိုင်ငံခြားအနုညာတခုံရုံးက ဆုံးဖြတ်သည့် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို နိုင်ငံခြား အနုညာတခုံရုံး ဆုံးဖြတ်ချက်များကို အသိအမှတ်ပြုခြင်းနှင့် အာဏာသက်ဝင်စေခြင်း ဆိုင်ရာ သဘောတူညီချက် (၁၉၅၈) အပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံ တွင် အသိအမှတ်ပြု၍ အာဏာသက်ဝင်စေရမည် ။

၉၁။ ပုဒ်မ ၈၆ မှ ပုဒ်မ ၉၀ ပါ ပြဋ္ဌာန်းချက် အသေးစိတ်ကို နည်းဥပဒေများတွင် အသေးစိတ် ဖော်ပြသွားမည်။

အခန်း(၂၀)
ပြစ်ဒဏ်များ

၉၂။ ကော်မရှင်သည် -

(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်၊ ဤဥပဒေ အရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ခွင့်ပြုမိန့်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့် ရင်းနှီး မြှုပ်နှံသူအပေါ်တွင် အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ သို့မဟုတ် တစ်ရပ်ထက်ပိုသော ပြစ်ဒဏ်များကိုဖြစ်စေချမှတ်နိုင်သည် -

- (၁) သတိပေးခြင်း၊
- (၂) အခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များကို ယာယီ ရုပ်ဆိုင်းခြင်း၊
- (၃) ခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊
- (၄) နောင်တွင် မည်သည့် ခွင့်ပြုမိန့်မျှ ထုတ်ပေးမည် မဟုတ်သော နာမည်ပျက် စီးပွားရေး လုပ်ငန်းစာရင်း၌ ထည့်သွင်းခြင်း။

(ခ) ပုဒ်မ ၉၂ ပုဒ်မခွဲ (က) အရ စီမံခန့်ခွဲမှုပြစ်ဒဏ်မချမှတ်ခင် ကော်မရှင်က စီမံခန့်ခွဲမှု ပြစ်ဒဏ်နှင့်စပ်လျဉ်းသည့် ကြိုတင် အကြောင်းကြားစာကို ရင်းနှီးမြှုပ်နှံသူသို့ အကြောင်းကြားရမည်။ ရင်းနှီးမြှုပ်နှံသူသည် ၎င်းအပေါ် စီမံခန့်ခွဲမှုပြစ်ဒဏ် ချမှတ်ခြင်းနှင့် စပ်လျဉ်း၍ စာဖြင့်ရေးသား မေးမြန်းနိုင်ခွင့်ရှိရမည်။

- (ဂ) ပုဒ်မ ၉၂ ပုဒ်မခွဲ (က) အရ စီမံခန့်ခွဲမှုပြစ်ဒဏ် ချမှတ်ရာတွင် ထို့သို့ချမှတ်ရသည့် အကြောင်းအရင်းကို ယင်းချမှတ်သည့် ဆုံးဖြတ်ချက်နှင့်အတူ ဖော်ပြပေးရမည်။
- (ဃ) ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၉၂ ပုဒ်မခွဲ (က) အရ ၎င်းအပေါ်ချမှတ်သည့် စီမံခန့်ခွဲမှုပြစ်ဒဏ် နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက ပြည်တွင်းတရားရုံးတွင် အယူခံခွင့်ရှိသည်။ ပြည်တွင်းတရားရုံး၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေ ရမည်။

၉၃။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၇၅ ပါ ဖော်ပြထားချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်ရှိ သည့် ဝတ္တရားများနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ် တစ်ရပ်ရပ်ကို ကျခံစေရမည်။

၉၄။ ပုဒ်မ ၇၅ ပုဒ်မခွဲ (င) ၊(စ)၊(ဆ) ပါ ပြဋ္ဌာန်းချက်ကို ပျက်ကွက်ခြင်း သို့မဟုတ် ကျူးလွန်ခြင်း ဖြစ်ပါက သက်ဆိုင်သည့် တည်ဆဲဥပဒေများနှင့်အညီ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်း အရဖြစ်စေ အရေးယူခြင်း ခံရမည်။

၉၅။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ ပြုစုတင်ပြသော အဆိုပြုချက်၊ စာရင်းဇယားများ၊ စာချုပ်စာတမ်း အထောက်အထားများ၊ ငွေရေး ကြေးရေး၊ အလုပ်သမားခန့်ထားရေး ဆိုင်ရာ အထောက်အထားများ စသည်တို့ကို တမင် မမှန် မကန် ဖော်ပြကြောင်း သို့မဟုတ် ထိမ်ချန်ကြောင်းခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် ပြစ်မှုကြောင်းအရ အရေးယူခြင်းခံရမည်။

အခန်း(၂၁)

အထွေထွေကင်းလွတ်ခွင့်များ

၉၆။ ဤဥပဒေပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆင်ခြင်တုံ တရားဖြင့် ချမှတ်ထားသော သို့မဟုတ် ထိန်းသိမ်းထားသော မျှတမှုရှိသည့် အောက်ပါ ဆောင်ရွက်ချက်များ အပေါ် တားမြစ်သည်ဟု မှတ်ယူခြင်း မပြုရ-

- (က) ပြည်သူ့ကိုယ်ကျင့်တရား ကာကွယ်ရန် သို့မဟုတ် အများပြည်သူဆိုင်ရာ အမိန့်အား ထိန်းသိမ်းရန် လိုအပ်ချက်၊
- (ခ) လူသား၊ တိရိစ္ဆာန် သို့မဟုတ် အပင်များ၏သက်တမ်း သို့မဟုတ် ကျန်းမာရေး ကာကွယ်ရန် လိုအပ်ချက်၊
- (ဂ) ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်တွင်ငွေကြေးအပ်နှံသူများ၊ ငွေကြေးဈေးကွက်တွင် ပါဝင် ဆောင်ရွက်သူများ၊ အာမခံထားရှိသူများ၊ အာမခံတောင်းသူများ သို့မဟုတ် ယုံမှတ်

အပ်နှံမှု တာဝန်ရှိသည့် ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုရှိ လူပုဂ္ဂိုလ်များကို ကာကွယ်ခြင်း၊

- (ဃ) ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ လုံခြုံရေး၊ ရပ်တည်နိုင်မှု၊ တည်မြဲမှုနှင့် တည်ငြိမ်မှုကို အာမခံခြင်း၊
- (င) နိုင်ငံတော်၏ဘဏ္ဍာရေးစနစ် တည်တံ့ခိုင်မြဲမှုနှင့် တည်ငြိမ်မှုကို အာမခံခြင်း၊
- (စ) ရင်းနှီးမြှုပ်နှံသူနှင့်ပတ်သက်၍ မျှတ၍ ထိရောက်မှုရှိသော စည်းကြပ်ခြင်း သို့မဟုတ် တိုက်ရိုက်အခွန်များ ကောက်ခံခြင်းအား သေချာစေရန် ရည်ရွယ်ခြင်း၊
- (ဆ) အနုပညာဆိုင်ရာ၊ သမိုင်းဆိုင်ရာ သို့မဟုတ် ရှေးဟောင်းတန်ဖိုးရှိသော အမျိုးသား ရတနာများ ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်း၊
- (ဇ) ပြည်တွင်းထုတ်လုပ်မှု သို့မဟုတ် စားသုံးမှုကို ထိခိုက်စေနိုင်လျှင် သဘာဝ သယံဇာတပစ္စည်းများ ထိန်းသိမ်းခြင်း။

အခန်း(၂၂)

လုံခြုံရေးဆိုင်ရာ ကင်းလွတ်ခွင့်များ

- ၉၇။ (က) ဤဥပဒေပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပြည်ထောင်စုအစိုးရအား လိုအပ်သော လုံခြုံရေး အကျိုးစီးပွား ကာကွယ်ရန်အတွက် ဆောင်ရွက်ချက်များ ပြုလုပ်ခြင်းမှ ကာကွယ်သည်ဟု မမှတ်ယူရ။
- (ခ) ဤဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော်၏ အရေးပါသော လုံခြုံရေးကိစ္စကို ကာကွယ်ရန်အတွက် လိုအပ်သည်ဟု ယူဆရသည့် အောက်ဖော်ပြပါ ဆောင်ရွက်ချက် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းကို တားဆီးခြင်း မရှိစေရ -
 - (၁) တပ်မတော် သို့မဟုတ် အခြား လုံခြုံရေးအဖွဲ့အား လက်နက်၊ ခဲယမ်း မီးကျောက်နှင့် စစ်လက်နက်ကိရိယာ၊ တန်ဆာပလာများ ထောက်ပံ့ရန် အတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆောင်ရွက်သော ဆောင်ရွက်ချက်များ။
 - (၂) နိုင်ငံတကာဆက်ဆံရေးတွင် စစ်ဖြစ်ပွားခြင်းနှင့် အခြားအရေးပေါ် အခြေအနေများအရ လိုအပ်သလို ဆောင်ရွက်ခြင်း။

အခန်း(၂၃)

အထွေထွေ

၉၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က အတည်ပြု လက်ခံထားသော အပြည်ပြည်ဆိုင်ရာစာချုပ်များနှင့် သဘောတူညီချက်ပါ အချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်ကွဲလွဲပါက ထိုဆန့်ကျင်သည့်ပြဋ္ဌာန်းချက်အတွက် အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ အချက်များကို လိုက်နာရမည်။

၉၉။ ကော်မရှင်ရုံးသည် ဤဥပဒေ၏ ရည်ရွယ်ချက် နှင့် ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအလို့ငှာ ပြဋ္ဌာန်းချက်ပါ ဇယားများ ပြင်ဆင်ခြင်းအပါအဝင် စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန် အခွင့်အာဏာ ရှိသည်။

၁၀၀။ ၂၀၁၂ ခုနှစ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို ဤဥပဒေဖြင့် ဖျက်သိမ်းသည်။

၁၀၁။ ပုဒ်မ ၁၀၀ ဖြင့် ဖျက်သိမ်းသော ဥပဒေများမှ ဆင်းသက်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေအရ ထုတ်ပြန်သည့် စည်းမျဉ်း စည်းကမ်း နှင့် လုပ်ထုံးလုပ်နည်းများ အသက်ဝင်ချိန်အထိ အာဏာသက်ရောက်စေရမည်။

၁၀၂။ ၂၀၁၂ ခုနှစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ သို့မဟုတ် ၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို အခြေခံ၍ ကော်မရှင်ကပေးအပ်ထားသည့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက် သည် အဆိုပါရင်းနှီးမြှုပ်နှံမှုများ၏ သတ်မှတ်သက်တမ်းကုန်ဆုံးသည့် အချိန်အထိ ဆက်လက် အကျိုးသက် ရောက်စေရမည်။

၁၀၃။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ် နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။

၁၀၄။ ဤဥပဒေအရအပ်နှင်းထားသော လုပ်ပိုင်ခွင့်များနှင့်အညီ သဘောရိုးဖြင့်ဆောင်ရွက် ကြောင်း သက်သေအထောက်အထား ခိုင်လုံသည့် ကိစ္စတစ်ရပ်ရပ်အတွက် ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးကို ဖြစ်စေ၊ ကော်မတီ သို့မဟုတ် အဖွဲ့ဝင်၏ အဖွဲ့ဝင်တစ်ဦးဦးကို ဖြစ်စေ၊ နိုင်ငံဝန်ထမ်း တစ်ဦးဦးကိုဖြစ်စေ တရားမကြောင်းဖြင့်သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။

၁၀၅။ ကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင်က တာဝန်ပေးအပ်ခြင်းခံရသူသည် ဤဥပဒေအရ လုပ်ငန်း တာဝန်ထမ်းဆောင်ရာတွင် ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည် ဟု မှတ်ယူရမည်။

၁၀၆။ ကော်မရှင်အဖွဲ့ဝင်များသည် ဤဥပဒေအရ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည်။

၁၀၇။ ကော်မရှင်သည် မိမိရရှိထားသည့် သတင်းအချက်အလက်များကို ဤဥပဒေပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန် ကိစ္စများမှတစ်ပါး အခြားနည်းဖြင့် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။

၁၀၈။ ဤဥပဒေက အပ်နှင်းသော လုပ်ပိုင်ခွင့်အရ ကော်မရှင်ကချမှတ်သော အဆုံးအဖြတ်သည် အပြီးအပြတ်အတည်ဖြစ်သည်။

၁၀၉။ ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကော်မရှင်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေ ၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေကဲ့သို့ အာဏာသက်ရောက်သည့်အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်